

အမတ်ဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့်
၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်
စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ

ခင်စုဌေးနှင့် အဖွဲ့လီမိတက်
လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ

အမတ်တော်(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ
မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်
စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ

မာတိကာ

	စာမျက်နှာ
ဒါရိုက်တာများ၏တာဝန်ဖော်ပြချက်	၁
လွတ်လပ်သောပြင်ပစာရင်းစစ်၏အစီရင်ခံစာ	၂-၆
ဘဏ္ဍာရေးအခြေအနေပြစုပေါင်းရှင်းတမ်း	၇
ဝင်ငွေအလုံးစုံပါဝင်သောစုပေါင်းရှင်းတမ်း	၈-၉
အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုစုပေါင်းရှင်းတမ်း	၁၀
ငွေသားစီးဆင်းမှုစုပေါင်းရှင်းတမ်း	၁၁
စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ	၁၂-၄၄

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

ဒါရိုက်တာများ၏ တာဝန်ဖော်ပြချက်


အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ၏ ဒါရိုက်တာများသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြစုစုပေါင်းရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောစုစုပေါင်းရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု စုစုပေါင်းရှင်းတမ်း၊ ငွေသားစီးဆင်းမှုစုစုပေါင်းရှင်းတမ်း၊ အရေးပါသည့် စာရင်းကိုင်မူဝါဒများနှင့် အခြားရှင်းလင်းချက်များ အကျဉ်းချုပ်ပါဝင်သော ဘဏ္ဍာရေးမှတ်စုများကို နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ (IFRS)နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ (“ဥပဒေ”) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲရန် တာဝန်ရှိပါသည်။ ထို့အပြင် လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသော အရေးပါသည့် မှားယွင်းဖော်ပြချက်များမှ ကင်းစင်သည့် စုစုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲနိုင်စေရန် ဒါရိုက်တာများမှ လိုအပ်သောဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အစီအစဉ်များကိုချမှတ်ရန်အတွက်လည်း တာဝန်ရှိပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂၀၁၇ (“ဥပဒေ”) ပါ ပြဋ္ဌာန်းချက်များအရ ဒါရိုက်တာများသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အချိန်တိုင်းတွင် လုပ်ငန်းစု၏အခြေအနေကို သင့်တင့်လျှောက်ပတ်စွာဖော်ပြထားသော စုစုပေါင်းဘဏ္ဍာရေးရှင်းတမ်းများနှင့် ၎င်းနှစ်၏ လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို ပြင်ဆင်ရေးဆွဲရန် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ (၂၅၈) အရ ဘဏ္ဍာရေးအခြေအနေပြစုစုပေါင်းရှင်းတမ်းကို သင့်လျော်မှန်ကန်စွာ ဖော်ပြသည့် စာရင်းမှတ်တမ်းများကို ထိန်းသိမ်းရန်မှာ ဒါရိုက်တာများ၏ တာဝန်ဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်းစု၏ပိုင်ဆိုင်မှုများကို ထိန်းသိမ်းကာကွယ်ရန်နှင့် လိမ်လည်မှုများ၊ အခြားမသမာမှုများကို တားဆီးရန်နှင့် ရှာဖွေဖော်ထုတ်ရန်အတွက်လည်းတာဝန်ရှိပါသည်။

ကုမ္ပဏီ၏ဒါရိုက်တာများသည် လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်မှုအပေါ် အကဲဖြတ်မှုပြုလုပ်ထားပြီး ဤရှင်းတမ်းထုတ်ပြန်သည့်ရက်မှစ၍ လာမည့်၁၂လအတွင်း လုပ်ငန်းစုသည် ဆက်လက်လုပ်ကိုင်နိုင်မည်မဟုတ်ဟု ယုံကြည်ရန်အကြောင်းပြချက်မရှိပါ။

ကုမ္ပဏီဒါရိုက်တာများအဖွဲ့သည် ဤဘဏ္ဍာရေးရှင်းတမ်းများကို ထုတ်ပြန်ရန်အတွက် ဤထုတ်ပြန်ချက်ထုတ်သည့်နေ့တွင် ခွင့်ပြုပါသည်။

ကုမ္ပဏီဒါရိုက်တာများအဖွဲ့ကိုယ်စား



ဦးဝင်းအောင်
မန်နေဂျင်းဒါရိုက်တာ
အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော
ကုမ္ပဏီလီမိတက်



ဒေါ်နေမြတ်သူအောင်
ဒါရိုက်တာ
အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော
ကုမ္ပဏီလီမိတက်

နေ့စွဲ ။ ။ ၇-၉-၂၀၂၆



KHIN SU HTAY & ASSOCIATES LIMITED

Certified Public Accountants

(Company Registration Number: 100124548)

C-1 / 005, Ground Floor, Hninnsi Street, Yuzana Highway Complex,

Narnat Taw Road, Kamayut Township, Yangon, Myanmar

Email: thantint@kshal.com

Tel: (95-09) 422953862, 422953863

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့်

၎င်း၏လက်အောက်ခံကုမ္ပဏီများ၏ အစုရှယ်ယာရှင်များသို့

လွတ်လပ်သော ပြင်ပစာရင်းစစ်၏ အစီရင်ခံစာ

ခြွင်းချက်ပြုထားသောစာရင်းစစ်ထင်မြင်ယူဆချက်

ကျွန်တော်များ စာရင်းစစ်အဖွဲ့သည် အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (“ကုမ္ပဏီ”)နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ (“ကုမ္ပဏီအုပ်စု”) ၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြစုပေါင်းရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောစုပေါင်းရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှု စုပေါင်းရှင်းတမ်း၊ ငွေသားစီးဆင်းမှုစုပေါင်းရှင်းတမ်းနှင့် အရေးပါသောစာရင်းကိုင်မှုဝါဒများနှင့် အခြားရှင်းလင်းချက်များ ပါဝင်သော ဘဏ္ဍာရေးမှတ်စုများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ထင်မြင်ယူဆချက်မှာ ခြွင်းချက်ပြုထားသောထင်မြင်ယူဆချက်ပေးရန်အခြေခံအချက်များအပိုဒ်တွင် ဖော်ပြထားသော အချက်များမှအပ ကုမ္ပဏီအုပ်စု၏ စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ ၃၁ရက်နေ့ကုန်ဆုံးသော ဘဏ္ဍာရေးရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုလဒ်များ၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်းနှင့် ငွေသားစီးဆင်းမှုရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ(IFRS)နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ (“ဥပဒေ”)ပါ ပြဌာန်းချက်များနှင့်အညီ အရေးပါသောအချက်များအားလုံးကို သင့်တင့်လျောက်ပတ်စွာ ဖော်ပြရေးဆွဲထားသည်ဟု ထင်မြင်ယူဆပါသည်။

ခြွင်းချက်ပြုထားသောထင်မြင်ယူဆချက်ပေးရန်အခြေခံအချက်များ

ကျွန်တော်များ၏ စာရင်းစစ်ဆေးရာတွင် အောက်ပါတို့ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အမတ်အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်တို့သည် ၂၀၁၆ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် “Amata Resort and Spa (Andaman)” ၏ မြေငှားစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

အဆိုပါမြေငှားစာချုပ်အရ စာချုပ်ပါလုပ်ငန်းများကိုဆောင်ရွက်ရာတွင် တဆင့်ငှားရမ်းခြင်း၊ အခြားသော လူပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း မပြုရဟု အတိအလင်းဖော်ပြထားသည်။

ကုမ္ပဏီအုပ်စု၏ စီမံအုပ်ချုပ်သူများ၏ ရည်ရွယ်ချက်မှာ အဆိုပါမြေယာအား အမတ်အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်မှ ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်သို့ တဆင့်ပြန်လည်ငှားရမ်းရန်ဖြစ်ပါသည်။ ထိုသို့တဆင့်ပြန်လည်ငှားရမ်းရန် အမတ်အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ထံသို့ တဆင့်ပြန်လည်အငှားချထားမှု ခွင့်ပြုမိန့်တောင်းခံခြင်း လုပ်ငန်းစဉ်အား ဆောင်ရွက်ဆဲဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တဆင့်ပြန်လည်အငှားချထားမှု ခွင့်ပြုမိန့်ကို ယခုအစီရင်ခံစာထုတ်ပြန်သည့်အချိန်ထိ မရရှိသေးပါ။



KHIN SU HTAY & ASSOCIATES LIMITED

Certified Public Accountants

(Company Registration Number: 100124548)

C-1 / 005, Ground Floor, Hninnsi Street, Yuzana Highway Complex,
Narnat Taw Road, Kamayut Township, Yangon, Myanmar

Email: thantint@kshal.com

Tel: (95-09) 422953862, 422953863

သို့ဖြစ်ပါ၍ ကျွန်တော်များအဖွဲ့သည် စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများတွင် အောက်ပါအချက်များကို အစီရင်ခံတင်ပြအပ်ပါသည်။

မှတ်စု (၄) ပုံသေပိုင်ပစ္စည်း

ကုမ္ပဏီအုပ်စုသည် အထက်တွင်ဖော်ပြထားခဲ့သော မြေယာပေါ်တွင် တည်ဆောက်ထားသည့် Amata Resort and Spa (Andaman) ဟိုတယ်ကို ပုံသေပိုင်ပစ္စည်းအဖြစ် စာရင်းသွင်းမှတ်တမ်းတင်ထားပါသည်။ သို့ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ တဆင့်ပြန်လည်အငှားချထားမှု ခွင့်ပြုမိန့်ကို ယခုအစီရင်ခံစာထုတ်ပြန်ချိန်ထိ မရရှိသေးပါ။ ထို့ကြောင့် အဆိုပါမြေပေါ်တွင် တည်ဆောက်ထားသည့် ဟိုတယ်အပေါ် ကုမ္ပဏီအုပ်စု၏ ထိန်းချုပ်ခွင့် (control) နှင့် အသုံးပြုခွင့် (right to use) ရှိကြောင်းကို ကျွန်ုပ်တို့အနေဖြင့် အတည်ပြုသုံးသပ်နိုင်ခြင်းမရှိပါ။

မှတ်စု (၆) မြေနှင့် အဆောက်အဦး အသုံးပြုခွင့်

ဘဏ္ဍာရေးအခြေအနေပြစုပေါင်းရှင်းတမ်းတွင် မြေနှင့်အဆောက်အဦးအသုံးပြုခွင့် စာရင်းလက်ကျန်တန်ဖိုးငွေ မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၄၁၅,၉၀၅ ပါဝင်နေပြီး ၎င်း၏နှစ်အတွင်းတန်ဖိုးလျော့လျာထားစရိတ်မှာ မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၆,၉၃၂ ဖြစ်ပါသည်။ စာရင်းစစ်ဆေးနေစဉ်ကာလအတွင်း ကုမ္ပဏီအုပ်စု၏လက်အောက်ခံကုမ္ပဏီဖြစ်သည့် ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပီ)လီမိတက်နှင့် ချုပ်ဆိုထားသော မြေငှားရမ်းခြင်းသဘောတူညီမှုစာချုပ်ကို မရရှိသောကြောင့် အဆိုပါမြေများကို တိုက်ရိုက်အသုံးပြုခွင့်/ အငှားချခြင်းအတွက်ခွင့်ပြုချက်၊ မြေယာအသုံးပြုမှု ဆောက်လုပ်ရေးခွင့်ပြုချက်၊ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ ငှားရမ်းမှုကာလ၊ နှစ်စဉ်ငှားရမ်းခများ အစရှိသည်တို့ကို အတည်ပြုသုံးသပ်နိုင်ခြင်းမရှိပါ။

မှတ်စု (၂၁) မြေနှင့် အဆောက်အဦး အသုံးပြုခွင့်အတွက်ပေးရန်တာဝန်

ဘဏ္ဍာရေးအခြေအနေပြစုပေါင်းရှင်းတမ်းတွင် မြေနှင့်အဆောက်အဦးအသုံးပြုခွင့်အတွက် လက်ကျန်ပေးရန်တာဝန် တန်ဖိုးငွေ မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၄၆၁,၃၄၁ ပါဝင်နေပြီး ၎င်း၏နှစ်အတွင်းချေးငွေအပေါ် အတိုးစရိတ်မှာ မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၅၉,၉၇၆ ဖြစ်ပါသည်။ စာရင်းစစ်ဆေးနေစဉ်ကာလအတွင်း ကုမ္ပဏီအုပ်စု၏လက်အောက်ခံကုမ္ပဏီဖြစ်သည့် ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပီ)လီမိတက်နှင့် ချုပ်ဆိုထားသော မြေငှားရမ်းခြင်းသဘောတူညီမှုစာချုပ်ကို မရရှိသောကြောင့် အဆိုပါမြေများကို တိုက်ရိုက်အသုံးပြုခွင့်/ အငှားချခြင်းအတွက်ခွင့်ပြုချက်၊ မြေယာအသုံးပြုမှုဆောက်လုပ်ရေးခွင့်ပြုချက်၊ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ ငှားရမ်းမှုကာလ၊ နှစ်စဉ်ငှားရမ်းခများ အစရှိသည်တို့ကို အတည်ပြုသုံးသပ်နိုင်ခြင်းမရှိပါ။

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစံများအရ ကျွန်တော်များအဖွဲ့၏ တာဝန်များကို ဤအစီရင်ခံစာ၏စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအတွက် စာရင်းစစ်၏တာဝန်ကဏ္ဍတွင် ထပ်မံဖော်ပြထားပါသည်။ ကျွန်တော်များသည် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေးခြင်းနှင့်သက်ဆိုင်သည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့်အညီ ကုမ္ပဏီအုပ်စုနှင့် သီးခြားလွတ်လပ်စွာရပ်တည်ခဲ့ပြီး ကျွန်တော်များအဖွဲ့အနေဖြင့် အခြားသောကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်များအဖွဲ့ရှိခဲ့သော စာရင်းစစ်အထောက်အထားများသည် စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန် အခြေခံအချက်များအတွက် လုံလောက်သင့်လျော်မှုရှိသည်ဟု ယုံကြည်ပါသည်။

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများ၏တာဝန်

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (IFRS) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာပြင်ဆင်ရေးဆွဲရန်နှင့် လိမ်လည်မှု၊ မှားယွင်းဖော်ပြမှုတို့ကြောင့် အရေးပါသော လွှဲမှားဖော်ပြမှုများမှ ကင်းရှင်းသော စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲနိုင်စေရန် လိုအပ်သောဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အစီအစဉ်များကိုချမှတ်ရန်အတွက်လည်း စီမံအုပ်ချုပ်သူများတွင် တာဝန်ရှိပါသည်။



KHIN SU HTAY & ASSOCIATES LIMITED

Certified Public Accountants

(Company Registration Number: 100124548)

C-1 / 005, Ground Floor, Hninnsi Street, Yuzana Highway Complex,
Narnat Taw Road, Kamayut Township, Yangon, Myanmar

Email: thantint@kshal.com

Tel: (95-09) 422953862, 422953863

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲရာတွင် စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီအုပ်စုကိုဖျက်သိမ်းရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရန် ရည်ရွယ်မှုမရှိလျှင် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန်မလွဲ၍ လက်တွေ့ကျသော အခြားရွေးချယ် စရာမရှိမှုမရှိလျှင် ကုမ္ပဏီအုပ်စု၏ ဆက်လက်လုပ်ဆောင်နိုင်စွမ်း အကဲဖြတ်ခြင်း၊ ဆက်လုပ်ဆောင်နိုင်မှုအခြေအနေနှင့် ပတ်သက် သည့်ကိစ္စများကို ထုတ်ဖော်ခြင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သည့် စာရင်းကိုင်မှုများကို အသုံးပြုခြင်းတို့သည် စီမံအုပ်ချုပ်သူများ၏တာဝန် ဖြစ်ပါသည်။

စီမံခန့်ခွဲကြီးကြပ်သူများ၏တာဝန်သည် ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးအစီရင်ခံခြင်းလုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိ ပါသည်။

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစစ်ဆေးခြင်းအတွက် စာရင်းစစ်၏ တာဝန်

ကျွန်တော်များ၏ရည်ရွယ်ချက်မှာ စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများတစ်ခုလုံးသည် လိမ်လည်မှု၊ မှားယွင်းမှုကြောင့် အရေးပါသော မှားယွင်းစွာ ဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော်သော ခိုင်လုံသေချာမှုရရှိရန်နှင့် ကျွန်တော်များ၏ စာရင်းစစ် ထင်မြင်ယူဆချက်ပါဝင်သော စာရင်းစစ်အစီရင်ခံစာကို ထုတ်ပြန်ရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သော ခိုင်လုံသေချာမှု ဆိုသည်မှာ မြင့်မားသောအဆင့် သေချာမှုဖြစ်သော်လည်း နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ဆေးရာတွင် တည်ရှိနေ သော အရေးပါသည့် မှားယွင်းဖော်ပြချက်အား အမြဲတွေ့ရှိမည်ဟု အာမခံချက်ပေးခြင်းမဟုတ်ပါ။ မှားယွင်းဖော်ပြမှုများသည် လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြီး ယင်းမှားယွင်းဖော်ပြမှုများသည် တစ်ခုချင်းစီသော်လည်းကောင်း သို့မဟုတ် စုပေါင်း၍သော်လည်းကောင်း စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို အသုံးပြုသူများ၏ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် ကျိုးကြောင်းဆီလျော်စွာ လွှမ်းမိုးနိုင်လျှင် အရေးပါသည်ဟု ယူဆပါသည်။

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ခြင်း၏တစ်စိတ်တစ်ပိုင်းအနေဖြင့် စာရင်း စစ်ဆေးမှုတစ်လျှောက် အတတ်ပညာနှင့်ယှဉ်သော စီစစ်အကဲဖြတ်သုံးသပ်ခြင်းကို ကျင့်သုံးရန်နှင့် အတတ်ပညာရှင်ဆိုင်ရာ သတိသမ္ဗဇဉ် ထားရှိရန်ဖြစ်ပါသည်။ ကျွန်တော်များသည်-

- လိမ်လည်မှု၊ မှားယွင်းမှုကြောင့် စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းဖော်ပြချက်များ၏ ဖြစ်ပေါ် နိုင်ခြင်းများကို စီစစ်အကဲဖြတ်ခြင်း၊ ယင်းနှင့်ပတ်သက်၍ တုံ့ပြန်နိုင်မည့်စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို သတ်မှတ် ဆောင်ရွက်ခြင်း၊ စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန် ပြည့်စုံလုံလောက်သော စာရင်းစစ်အထောက်အထားများကို ရယူ ခြင်းတို့ကို ဆောင်ရွက်ပါသည်။ လိမ်လည်မှုကြောင့်ဖြစ်ပေါ်သော အရေးပါသည့်မှားယွင်းဖော်ပြချက်များကို ဖော်ထုတ်မှု မပြုနိုင်ခြင်းသည် မှားယွင်းမှုတစ်ခုကို မဖော်ထုတ်ခြင်းထက် ပိုမိုအန္တရာယ်ရှိပါသည်။ အကြောင်းအရင်းမှာ လိမ်လည်မှု တွင် ပူးပေါင်းကြံစည်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိန်ချန်ထားခြင်း၊ လွဲမှားထွက်ဆိုခြင်း သို့မဟုတ် ဌာန တွင်းကြီးကြပ်မှုစနစ်ကို ချိုးဖောက်ခြင်းတို့ ပါဝင်နိုင်သောကြောင့်ဖြစ်ပါသည်။
- အခြေအနေနှင့် သင့်လျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန်အလို့ငှာ ဌာနတွင်းကြီးကြပ်မှုစနစ်ကို ထည့်သွင်းစဉ်းစားသော်လည်း ကုမ္ပဏီအုပ်စု၏ ဌာနတွင်းကြီးကြပ်မှုစနစ် ထိရောက်မှုအပေါ် စာရင်းစစ်ထင်မြင် ယူဆ ချက်ပေးရန် မဟုတ်ပါ။
- စီမံအုပ်ချုပ်သူများမှ ဆောင်ရွက်သောစာရင်းခန့်မှန်းခြေများနှင့် ထုတ်ဖော်တင်ပြချက်များ၏ ကျိုးကြောင်းဆီလျော်မှုနှင့် အသုံးပြုထားသော စာရင်းဆိုင်ရာမူဝါဒများ၏ သင့်လျော်မှုကို အကဲဖြတ်ဆောင်ရွက်ပါသည်။
- စီမံအုပ်ချုပ်သူများမှ အသုံးပြုသည့် လုပ်ငန်းဆက်လက်လုပ်ဆောင်မှု စာရင်းအခြေခံမူ၏ သင့်လျော်မှုနှင့် ရယူထားသော စာရင်းစစ်အထောက်အထားများပေါ် မူတည်၍ ကုမ္ပဏီအုပ်စုအနေဖြင့် လုပ်ငန်းဆက်လက်လုပ်ဆောင်နိုင်မှုအပေါ် ထင်ရှားသောသံသယများ ဖြစ်စေနိုင်သည့် အရေးပါသော မသေချာသည့် အဖြစ်အပျက်အခြေအနေ ရှိ/ မရှိ ကိုသုံးသပ် ပါသည်။ အရေးပါသော မသေချာသည့် အခြေအနေရှိခဲ့သည်ဟု သုံးသပ်ပါက ကျွန်တော်များအနေဖြင့် စုပေါင်းဘဏ္ဍာ ရေးရှင်းတမ်းများတွင် ဖော်ပြထားသောအဆိုပါထုတ်ဖော်ချက်အား စာရင်းစစ်အစီရင်ခံစာတွင် ရည်ညွှန်းဖော်ပြရန်လိုအပ်



KHIN SU HTAY & ASSOCIATES LIMITED

Certified Public Accountants

(Company Registration Number: 100124548)

C-1 / 005, Ground Floor, Hninnsi Street, Yuzana Highway Complex,
Narnat Taw Road, Kamayut Township, Yangon, Myanmar

Email: thantint@kshal.com

Tel: (95-09) 422953862, 422953863

ပါသည်။ အကယ်၍ အဆိုပါစုပေါင်းဘဏ္ဍာရေးရှင်းတမ်းများတွင် ဖော်ပြထားသော ထုတ်ဖော်ချက်များသည် လုံလောက်မှု မရှိပါက ကျွန်တော်များ၏ စာရင်းစစ်အစီရင်ခံစာအား ပြင်ဆင်ရန်လိုအပ်ပါသည်။ ကျွန်တော်များ၏ သုံးသပ်ချက်သည် စာရင်းစစ်အစီရင်ခံစာထုတ်ပြန်သည့်နေ့အထိ ရရှိထားသော စာရင်းစစ်အထောက်အထားများအပေါ် အခြေခံပါသည်။ သို့သော် အနာဂတ်အဖြစ်အပျက် သို့မဟုတ် အခြေအနေများသည် ကုမ္ပဏီအုပ်စုအား လုပ်ငန်းဆက်လက်လုပ်ဆောင်မှု ကို ရပ်စဲရန် ဖြစ်ပေါ်စေနိုင်ပါသည်။

- စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ၏ ထုတ်ဖော်ပြသချက်များအပါအဝင် ယေဘုယျတင်ပြမှု၊ ဖွဲ့စည်းမှု၊ ပါဝင်သော အကြောင်းအရာများနှင့် စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများသည် အခြေခံလုပ်ဆောင်ချက်များနှင့် အဖြစ်အပျက်များကို သင့်လျော်သည့်ပုံစံဖြင့် တင်ပြထားခြင်း ရှိမရှိ တို့ကို သုံးသပ်ပါသည်။
- စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်တွင် စာရင်းစစ်ထင်မြင်ယူဆချက်ကို ဖော်ပြနိုင်ရန်အတွက် ကုမ္ပဏီအုပ်စု အတွင်းရှိ အဖွဲ့အစည်းများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်းသည့် လုံလောက်သင့်လျော်သော စာရင်းစစ်အထောက်အထားများရယူပါသည်။ ကုမ္ပဏီအုပ်စုကို စာရင်းစစ်ဆေးခြင်းအတွက် လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် လုပ်ဆောင်မှုများအတွက် ကျွန်တော်များအဖွဲ့တွင် တာဝန်ရှိပါသည်။ ကျွန်တော်များ၏ စာရင်းစစ် ထင်မြင်ယူဆချက်အတွက် ကျွန်တော်များအဖွဲ့တွင်သာ တာဝန်ရှိပါသည်။

ကျွန်တော်များသည် ဌာနတွင်းကြီးကြပ်မှုစနစ်၏ အရေးပါသောအားနည်းချက်များ အပါအဝင် စာရင်းစစ်ဆေးမည့်နယ်ပယ်နှင့် အချိန်အတိုင်းအတာ၊ အရေးပါသောစာရင်းစစ်ဆေးတွေ့ရှိချက်များ၊ အခြားကိစ္စရပ်များစသည့်တို့နှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှု ကြီးကြပ်သူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

ကျွန်တော်များသည် အမှီအခိုကင်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သောကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ကျွန်တော်များ၏ အမှီအခိုကင်းခြင်းအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကျိုးကြောင်း ဆီလျော်စွာ ယူဆနိုင်သည့်ဆက်ဆံရေးများ၊ အခြားကိစ္စရပ်များအားလုံးနှင့် လိုအပ်ပါက ကျွန်တော်များ၏ အမှီအခိုကင်းခြင်းအပေါ် အကဲအကွယ်ပြုလုပ်ထားမှုများကို ဆက်သွယ်ဆောင်ရွက်ရန်အတွက် တင်ပြချက်တစ်စောင်ကို စီမံခန့်ခွဲမှုကြီးကြပ်သူများသို့ ပေးပို့ပါသည်။



KHIN SU HTAY & ASSOCIATES LIMITED

Certified Public Accountants
(Company Registration Number: 100124548)

C-1 / 005, Ground Floor, Hninnsi Street, Yuzana Highway Complex,
Narnat Taw Road, Kamayut Township, Yangon, Myanmar

Email: thantint@kshal.com

Tel: (95-09) 422953862, 422953863

အခြားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များအပေါ် အစီရင်ခံခြင်း

ကျွန်ုပ်တို့၏ သဘောထားအမြင်အရ ကျွန်ုပ်တို့သည် အောက်ပါတို့ကို ထပ်မံတင်ပြပါသည်-

- (က) ကုမ္ပဏီအုပ်စုသည် ဥပဒေပုဒ်မ ၂၅၈ ပါ ပြဌာန်းချက်များနှင့်အညီ ထားရှိရမည့် သင့်တော်သည့် မှတ်တမ်းများကို ထိန်းသိမ်းထားရှိပါသည်။
- (ခ) ဥပဒေပုဒ်မ ၂၈၀ ပုဒ်မ ခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါပြဌာန်းချက်များနှင့်အညီ
 - လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းဖော်ပြချက်များ ရရှိခဲ့ပါသည်။
 - ဘဏ္ဍာရေးရှင်းတမ်းများကို ဥပဒေပါပြဌာန်းချက်များနှင့်အညီ လိုက်နာရေးဆွဲထားပါသည်။



ဦးသန်းတင့်

စီပီအေ (ပီအေပီပီ - ၁၀၃)

မန်နေဂျင်းဒါရိုက်တာ

ခင်စုဌေးနှင့် အဖွဲ့လီမိတက်


လက်မှတ်ရပြည်သူ့စာရင်းကိုင်များ

ရန်ကုန်

နေ့စွဲ ။ 07 September 2026

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ
၂၀၂၆ ခုနှစ် ၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြစုပေါင်းရှင်းတမ်း

		၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ရပိုင်ခွင့်များ			
လက်ငင်းမဟုတ်သောရပိုင်ခွင့်များ	မှတ်စု		
ပုံသေပိုင်ပစ္စည်း	၄	၄၄,၄၀၆,၆၃၄	၄၅,၆၀၀,၄၉၅
ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်းများ	၅	၂၄,၁၁၅	၁၂,၀၉၁
မြေနှင့်အဆောက်အဦအသုံးပြုခွင့်	၆	၁,၀၆၂,၀၂၃	၁,၁၂၂,၆၈၇
		၄၅,၄၉၂,၇၇၂	၄၆,၇၃၅,၂၇၃
လက်ငင်းရပိုင်ခွင့်များ			
ကုန်လက်ကျန်များ	၇	၈၃,၁၅၅	၈၇,၅၃၃
ရရန်ရှိစာရင်း	၈	၁၂,၇၂၄	၁၃,၄၄၅
စရန်ငွေများနှင့် ကြိုတင်ပေးချေထားသော စာရင်းများ	၉	၃၉,၆၁၈	၄၆,၇၆၁
ကြိုတင်ခွန်များ	၁၀	၁၁,၈၄၀	၆,၇၀၆
ပတ်သက်ဆက်နွယ်သူများထံမှရရန်ရှိများ	၁၁	-	၂၀,၃၈၃
ငွေသားနှင့်ငွေသားညီမျှခြင်းလက်ကျန်များ	၁၂	၃၃,၃၆၁	၂၄,၃၆၄
		၁၈၀,၆၉၈	၁၉၉,၁၉၂
စုစုပေါင်းရပိုင်ခွင့်များ		၄၅,၆၇၃,၄၇၀	၄၆,၉၃၄,၄၆၅
ရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များနှင့်ပေးရန်တာဝန်များ			
အစုရှယ်ယာမတည်ရင်းနှီးငွေ	၁၃	၃,၄၈၇,၉၉၀	၃,၄၈၇,၉၉၀
အမြတ်လက်ကျန်များ		(၁၃၅,၄၄၁)	၁,၁၂၆,၉၂၆
ထိန်းချုပ်နိုင်မှုမရှိသော ပိုင်ဆိုင်မှုများ (Non-controlling interest)		၆၁၁,၁၃၈	၇၁၃,၇၀၉
		၃,၉၆၃,၆၈၇	၅,၃၂၈,၆၂၅
လက်ငင်းပေးရန်တာဝန်များ			
ပေးရန်တာဝန်များ	၁၄	၃၅၂,၁၄၁	၁၁,၈၉၃,၆၅၄
ပေးရန်ရှိအခွန်များ	၁၅	၁၉,၉၈၆	၁၆,၁၅၇
ပေးရန်ရှိအသုံးစရိတ်များ	၁၆	၁,၀၆၂,၈၄၂	၉၇၁,၂၀၈
ကြိုတင်ရရှိထားသောစရန်ငွေများ	၁၇	၅၄၄,၃၀၆	၅၄၄,၅၆၁
အခြားပေးရန်ရှိများ	၁၈	၄၃၃,၅၅၈	၇၂၄,၂၉၀
ပတ်သက်ဆက်နွယ်သူများထံသို့ပေးရန်ရှိများ	၁၉	၁,၁၇၅,၇၃၀	၃,၇၅၁,၂၃၈
ကာလရှည်ချေးငွေများမှတစ်ဆင့်အတွင်းပေးရန်တာဝန်များ	၂၀	၃၆,၉၂၁,၈၀၃	၁၅,၄၆၁,၂၅၀
မြေနှင့်အဆောက်အဦအသုံးပြုခွင့်အတွက်ပေးရန်တာဝန်	၂၁	၂၂,၁၆၀	၃၈,၇၉၇
		၄၀,၅၃၂,၅၂၆	၃၃,၄၀၁,၁၅၅
လက်ငင်းမဟုတ်သောပေးရန်ရှိတာဝန်များ			
ကာလရှည်ချေးငွေများ	၂၀	-	၇,၀၀၈,၇၅၀
မြေနှင့်အဆောက်အဦအသုံးပြုခွင့်အတွက်ပေးရန်တာဝန်	၂၁	၁,၁၇၇,၂၅၇	၁,၁၉၅,၉၃၅
		၁,၁၇၇,၂၅၇	၈,၂၀၄,၆၈၅
		၄၅,၆၇၃,၄၇၀	၄၆,၉၃၄,၄၆၅



ဦးဝင်းအောင်
 မန်နေဂျင်းဒါရိုက်တာ
 အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 နေ.စွဲ။ ၇-၉-၂၀၂၆





ဒေါ်နေမြတ်သူအောင်
 ဒါရိုက်တာ
 အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

ဝင်ငွေအလုံးစုံပါဝင်သောစုပေါင်းရှင်းတမ်း

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

		၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
	မှတ်စု		
ဝင်ငွေ	၂၂	၆၅၅,၅၀၆	၄၃၈,၄၃၄
ဝန်ဆောင်မှုအတွက်တိုက်ရိုက်ကုန်ကျစရိတ်	၂၃	(၆၀၅,၀၄၂)	(၃၆၈,၈၇၇)
အကြမ်းအမြတ်		၅၀,၄၆၄	၆၉,၅၅၇
အခြားဝင်ငွေ	၂၄	၄,၀၀၅,၆၆၂	၁,၆၀၁
အရောင်းနှင့်ဈေးကွက်ရှာဖွေခြင်းကုန်ကျစရိတ်	၂၅	(၄၀,၁၃၉)	(၃၉,၂၁၁)
စီမံခန့်ခွဲမှုနှင့် အထွေထွေကုန်ကျစရိတ်	၂၆	(၈၂၅,၄၅၃)	(၉၁၃,၀၈၇)
အဆောက်အဦးမွမ်းမံထိန်းသိမ်းခြင်းအတွက်ကုန်ကျစရိတ်	၂၇	(၂၁၆,၅၄၆)	(၁၉၇,၅၀၇)
ရေခွန်၊ မီးခွန်နှင့် ဆီဖိုး	၂၈	(၁၅၈,၂၇၆)	(၁၈၁,၇၁၁)
စီးပွားရေးအဆောက်အဦးခွန်		(၄,၀၁၂)	(၄,၀၁၂)
မြေငှားရမ်းခစရိတ်		(၉,၃၁၇)	(၁၂,၂၀၀)
တန်ဖိုးကျ၍ဆုံးရှုံးမှု	၂၉	(၈၃,၂၆၃)	(၁,၃၃၈,၉၂၃)
စာရင်းမှပယ်ဖျက်ခြင်း (ပုံသေပိုင်ပစ္စည်းနှင့် ကုန်လက်ကျန်)		(၁၃)	(၁၃)
နိုင်ငံခြားငွေလဲလှယ်မှု ခြားနားချက်များ	၃၀	(၈၅,၉၉၂)	၁၄,၂၅၄
		၂,၆၃၃,၁၁၅	(၂,၆၀၁,၂၅၂)
တန်ဖိုးလျော့များ	၄,၅,၆	(၁,၁၉၁,၈၀၅)	(၁,၂၆၀,၄၅၂)
		၁,၄၄၁,၃၁၀	(၃,၈၆၁,၇၀၄)
အတိုးစရိတ်	၃၁	(၃,၁၀၉,၃၈၈)	(၂,၉၅၅,၉၉၅)
အခွန်မလျာထားမှီ အသားတင်အရှုံး		(၁,၆၆၈,၀၇၈)	(၆,၈၁၇,၆၉၉)
ဝင်ငွေခွန်စရိတ်		-	-
ယခင်နှစ်များရှိ ကုန်သွယ်လုပ်ငန်းခွန် ပေးရန်တာဝန် လျာထားချက်		-	-
လျော့နည်းခြင်းများ			
အခြေပစ္စည်းမှမြတ်စွန်းငွေ		၃,၄၉၉	၁၄,၈၈၉
အခြေပစ္စည်းမှမြတ်စွန်းငွေအတွက် ကျသင့်အခွန်		၁,၅၁၁	(၃,၀၀၀)
အသားတင်အရှုံး		(၁,၆၆၃,၀၆၈)	(၆,၈၀၅,၈၁၀)
အခြားဝင်ငွေအလုံးစုံ		-	-
ဘဏ္ဍာနှစ်အတွက်ဝင်ငွေအလုံးစုံ (အရှုံး)		(၁,၆၆၃,၀၆၈)	(၆,၈၀၅,၈၁၀)


ပူးတွဲပါရှိသော စာရင်းကိုင်မူဝါဒများနှင့် ရှင်းလင်းချက်မှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ


ဝင်ငွေအလုံးစုံပါဝင်သောစုပေါင်းရှင်းတမ်း

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
အသားတင်အရှုံး ခွဲဝေမှု		
ကုမ္ပဏီ၏ရှယ်ယာရှင်များ၏ပိုင်ဆိုင်မှုများ	(၁,၅၅၈,၀၄၆)	(၆,၇၁၄,၇၇၃)
ထိန်းချုပ်နိုင်မှုမရှိသော ပိုင်ဆိုင်မှုများ	(၁၀၅,၀၂၂)	(၉၁,၀၃၇)
	<u>(၁,၆၆၃,၀၆၈)</u>	<u>(၆,၈၀၅,၈၁၀)</u>
ဘဏ္ဍာနှစ်အတွက်ဝင်ငွေအလုံးစုံ (အရှုံး) ခွဲဝေမှု		
ကုမ္ပဏီ၏ရှယ်ယာရှင်များ၏ပိုင်ဆိုင်မှုများ	(၁,၅၅၈,၀၄၆)	(၆,၇၁၄,၇၇၃)
ထိန်းချုပ်နိုင်မှုမရှိသော ပိုင်ဆိုင်မှုများ	(၁၀၅,၀၂၂)	(၉၁,၀၃၇)
	<u>(၁,၆၆၃,၀၆၈)</u>	<u>(၆,၈၀၅,၈၁၀)</u>
အစုရှယ်ယာတစ်စု၏အခြေခံအရှုံး	<u>(၁.၁၄၈)</u>	<u>(၁.၆၄၀)</u>



ဦးဝင်းအောင်
မန်နေဂျင်းဒါရိုက်တာ
အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
နေ့စွဲ ။ ၇-၉-၂၀၂၆



ဒေါ်နေမြတ်သူအောင်
ဒါရိုက်တာ
အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ
 အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုစုပေါင်းရှင်းတမ်း
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

	အစုရှယ်ယာမတည် ရင်းနှီးငွေ	အမြတ်လက်ကျန်များ	စုစုပေါင်း	ထိန်းချုပ်နိုင်မှုမရှိသော ပိုင်ဆိုင်မှုများ	စုစုပေါင်း အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ
	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၃,၄၈၇,၉၉၀	၇,၈၃၃,၂၃၀	၁၁,၃၂၁,၂၂၀	၈၀၄,၇၄၆	၁၂,၁၂၅,၉၆၆
ယခင်နှစ်၏ စာရင်းညှိနှိုင်းချက်	-	၈,၄၉၄	၈,၄၉၄	-	၈,၄၉၄
အသားတင်အရှုံး	-	(၆,၇၁၄,၇၇၃)	(၆,၇၁၄,၇၇၃)	(၉၁,၀၃၇)	(၆,၈၀၅,၈၁၀)
အမြတ်ဝေစုပေးငွေ	-	(၂၅)	(၂၅)	-	(၂၅)
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၃,၄၈၇,၉၉၀	၁,၁၂၆,၉၂၆	၄,၆၁၄,၉၁၆	၇၁၃,၇၀၉	၅,၃၂၈,၆၂၅
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၃,၄၈၇,၉၉၀	၁,၁၂၆,၉၂၆	၄,၆၁၄,၉၁၆	၇၁၃,၇၀၉	၅,၃၂၈,၆၂၅
ယခင်နှစ်၏ စာရင်းညှိနှိုင်းချက်	-	၂၉၅,၈၃၄	၂၉၅,၈၃၄	၂,၄၅၁	၂၉၈,၂၈၅
အသားတင်အရှုံး	-	(၁,၅၅၈,၀၄၆)	(၁,၅၅၈,၀၄၆)	(၁၀၅,၀၂၂)	(၁,၆၆၃,၀၆၈)
အမြတ်ဝေစုပေးငွေ	-	(၁၅၅)	(၁၅၅)	-	(၁၅၅)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၃,၄၈၇,၉၉၀	(၁၃၅,၄၄၁)	၃,၃၅၂,၅၄၉	၆၁၁,၁၃၈	၃,၉၆၃,၆၈၇

ပူးတွဲပါရှိသော စာရင်းကိုင်စုဝါဒများနှင့် ရှင်းလင်းချက်မှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

ငွေသားစီးဆင်းမှုစုပေါင်းရှင်းတမ်း

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

		၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ			
အခွန်မလျာထားရှိ အသားတင်အရုံး		(၁,၆၆၈,၀၇၈)	(၆,၈၁၇,၆၉၉)
စာရင်းညှိနှိုင်းချက်များ			
တန်ဖိုးလျော့များ		၁,၁၉၁,၈၀၅	၁,၂၆၀,၄၅၂
ဘဏ်တိုးမှရသော ဝင်ငွေ		(၆၀၇)	(၂၇၆)
ချေးငွေအပေါ်အတိုးစရိတ်		၃,၁၀၉,၃၈၈	၂,၉၅၅,၉၉၅
တန်ဖိုးကျ၍ဆုံးရှုံးမှု		၈၃,၂၆၃	၁,၃၃၈,၉၂၃
စာရင်းပယ်ဖျက်ခြင်း (ပုံသေပိုင်ပစ္စည်းနှင့် ကုန်လက်ကျန်)		၁၃	၁၃
ကြေးဆုံးလျာထားချက်များ		(၅၇)	(၃,၅၆၅)
လုပ်ငန်းလည်ပတ်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင် လုပ်ငန်းဆောင်ရွက်ချက်မှ ဝင်ငွေစီးဆင်းမှုများ		၂,၇၁၅,၇၂၇	(၁,၂၆၆,၁၅၇)
လုပ်ငန်းလည်ပတ်ရင်းနှီးငွေပြောင်းလဲမှု			
ကုန်လက်ကျန်များ		၄,၃၇၈	၂၂,၄၆၅
ကုန်သွယ်မှုနှင့်အခြားရရန်ရှိများ		၂,၇၈၉	၂၃,၂၀၁
ကုန်သွယ်မှုနှင့်အခြားပေးရန်တာဝန်များ		၃၃,၇၂၂	(၁၁၀,၀၄၂)
ပတ်သက်ဆက်သွယ်သူများထံသို့ပေးရန်ရှိများ		(၂,၅၇၃,၁၂၅)	၁,၄၇၂,၆၅၃
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဝင်မှုများ		၁၈၃,၄၉၁	၁၄၂,၁၂၀
အတိုးပေးငွေ		-	(၈,၀၀၀)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသား စီးဝင်မှုများ	က	၁၈၃,၄၉၁	၁၃၄,၁၂၀
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ			
ပုံသေပိုင်ပစ္စည်းများ ဝယ်ယူခြင်း		(၁၃,၁၈၀)	(၂၁,၁၃၅)
ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်းများ ဝယ်ယူခြင်း		(၁၉,၄၀၀)	-
အခြေပစ္စည်းရောင်းချခြင်းမှ ရငွေ		၃,၅၀၀	၆၀,၀၀၀
အတိုးရငွေများ		၆၀၇	၂၇၆
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသား (အသုံးပြုမှု)/စီးဝင်မှုများ	ခ	(၂၈,၄၇၃)	၃၉,၁၄၁
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ			
အမြတ်ဝေစုပေးငွေ		(၁၅၅)	(၂၅)
ကာလတိုချေးငွေ ပြန်ဆပ်ခြင်း		-	(၅၂,၀၀၀)
ကာလရှည်မြေငှားရမ်းခြင်းအတွက် ပေးချေမှုများ		(၁၄၅,၈၆၆)	(၁၂၈,၃၆၆)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသား အသုံးပြုမှုများ	ဂ	(၁၄၆,၀၂၁)	(၁၈၀,၃၉၁)
အသားတင်ငွေသား အတိုး/(အလျော့)များ	(က+ခ+ဂ)	၈,၉၉၇	(၇,၁၃၀)
ငွေသားနှင့်ငွေသားညီမျှခြင်း စာရင်းဖွင့်လက်ကျန်များ		၂၄,၃၆၄	၃၁,၄၉၄
ငွေသားနှင့်ငွေသားညီမျှခြင်း စာရင်းပိတ်လက်ကျန်များ		၃၃,၃၆၁	၂၄,၃၆၄

ပူးတွဲပါရှိသော စာရင်းကိုင်မှုဝါဒများနှင့် ရှင်းလင်းချက်မှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ဤမှတ်စုများသည် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပူးတွဲပါရှိသော စုပေါင်းဘဏ္ဍာရေးအခြေအနေရှင်းတမ်းများနှင့် တွဲဖက်ဖတ်ရှုသင့်ပါသည်။

၁။ အထွေထွေ သတင်းအချက်အလက်

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အခြေစိုက် ဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၇ရက်နေ့တွင် မှတ်ပုံတင်အမှတ်-၁၀၀၄၅၆၁၂၅ (ယခင်မှတ်ပုံ တင်အမှတ်-၁၅၆၃/၂၀၁၇-၂၀၁၈)ဖြင့် မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီ၏လိပ်စာသည် အခန်းအမှတ်(၁၁-၁၁)၊ ရွှေဟင်္သာကွန်ဒို၊ တာဝါ(စီ-၁)၊ အမှတ် (၅၁)၊ ရွှေဟင်္သာလမ်း၊ (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့တွင် ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင်ခဲ့ပါသည်။

ကုမ္ပဏီ၏အဓိကစီးပွားရေးလုပ်ငန်းများမှာ အပန်းဖြေဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် လူစီးမီးပုံးပျံ ဝန်ဆောင် မှုလုပ်ငန်းများဖြစ်ပါသည်။

ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့တွင် ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်၏ အစုရှယ်ယာ- ၉၉.၉၉ ရာခိုင်နှုန်းနှင့် မြန်မာဘလွန်းနင်းကုမ္ပဏီလီမိတက်၏အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါသည်။

ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်သည် ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမတ အမှတ်တံဆိပ်ဖြင့် အပန်းဖြေဟိုတယ် အနားယူစခန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများကို စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်။

ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဟိုတယ်များမှာ-

(၁) Amata Resort and Spa-Ngapali

(၂) Amata Garden Resort-Inle

(၃) Amata Garden Resort-Bagan

(၄) My Bagan Residence by Amata

(၅) Amata Resort and Spa (Andaman) တို့ဖြစ်ပါသည်။

မြန်မာဘလွန်းနင်းကုမ္ပဏီလီမိတက်ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Oriental Ballooning အမှတ်တံဆိပ်ဖြင့် လူစီးမီးပုံးပျံလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ Oriental Ballooning သည် ပုဂံ၊ မန္တလေး၊ အင်းလေးနှင့် ငပလီကမ်းခြေတို့တွင် ပျံသန်းဆောင်ရွက်လျက်ရှိပါသည်။

၂။ စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ ပြင်ဆင်ရေးဆွဲခြင်း၏ အခြေခံအချက်များ

(က) လိုက်နာဆောင်ရွက်မှုအခြေအနေ

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ပါ ပြဌာန်းချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲထားပါသည်။

(ခ) တိုင်းတာမှုအခြေခံ

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို မူလကျသင့်ငွေ (historical cost) အပေါ်အခြေခံ၍ ပြင်ဆင်ရေးဆွဲထားပါ သည်။

(ဂ) ခန့်မှန်းခြေနှင့် ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ချက်များဆောင်ရွက်မှု

နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ ပြင်ဆင်ရေးဆွဲရာတွင် စီမံ အုပ်ချုပ်သူများ၏ ဆင်ခြင်တုံတရားဖြင့်ဆုံးဖြတ်မှု၊ ခန့်မှန်းချက်များနှင့် ယူဆချက်များဖြင့် ဆောင်ရွက်ရန်လိုအပ် ပါသည်။ ၎င်းတို့သည် စာရင်းကိုင်မူဝါဒများ၊ အစီရင်ခံဖော်ပြသော ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေနှင့်

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

အသုံးစရိတ်များအပေါ် သက်ရောက်မှုရှိစေပါသည်။ အမှန်ရလဒ်များသည်လည်း ထိုခန့်မှန်းချက်၊ ယူဆချက်များနှင့် ကွဲလွဲနိုင်ပါသည်။

ခန့်မှန်းချက်များ၊ အခြေခံယူဆချက်များကို စဉ်ဆက်မပြတ်ပြန်လည်သုံးသပ်ပြီး စာရင်းကိုင်ခန့်မှန်းခြေ ပြင်ဆင်ချက်များကို လက်ရှိစာရင်းကာလနှင့် နောင်ကာလများတွင် စာရင်းရေးသွင်းဆောင်ရွက်ပါသည်။

တန်ဖိုးကျရှုံးမှု

စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို သိသိသာသာ သက်ရောက်စေနိုင်သည့် အချို့သော ယူဆချက်များနှင့် ခန့်မှန်းချက်များကို ပြုလုပ်ရမည်။ ထိုကဲ့သို့ ခန့်မှန်းချက်များ၊ ယူဆချက်များ၊ သမ္မာသတိဖြင့် ဆောင်ရွက်မှုများသည် အဓိကအားဖြင့် လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ၏ ခန့်မှန်းအသုံးဝင်သက်တမ်းများ၊ ဝင်ငွေများ၊ ကုန်ကျစရိတ်များ၊ Future Cash Flow နှင့် တန်ဖိုးကျစမ်းသပ်ခြင်းအတွက် အသုံးပြုသည့် Discounted Cash Flow တို့နှင့် သက်ဆိုင်သည်။

ဘဏ္ဍာရေးရှင်းတမ်းများရှိ ပုံသေပိုင်ပစ္စည်း၊ ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်းများ၊ မြေနှင့် အဆောက်အဦး အသုံးပြုခွင့်များကို အစီရင်ခံတင်ပြခြင်းအပေါ် အကျိုးသက်ရောက်စေနိုင်သော လိုအပ်သည့်ခန့်မှန်းချက်နှင့် ယူဆချက်များကို မှတ်စု ၄၊ ၅ နှင့် ၆ တွင် ဖော်ပြထားပါသည်။

ယူဆချက်များနှင့်အခြေအနေများတွင် ပြောင်းလဲမှုရှိခဲ့လျှင် အသားတင်တန်ဖိုးကို ပြောင်းလဲမှုပြုရန် လိုအပ်ပါသည်။ ၎င်းသည် အနာဂတ်တွင် တန်ဖိုးကျရှုံးမှုများ ထပ်မံဖြစ်ပေါ်လာစေနိုင်ပါသည်။

(ဃ) လုပ်ငန်းဆက်လက်လည်ပတ်နိုင်မှု (Going Concern)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုမ္ပဏီအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(လ်)မိတက် ("UIG") ၏ လက်ငင်းပေးရန်တာဝန်များသည် လက်ငင်းရပိုင်ခွင့်များထက် မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၄၃,၆၂၆,၄၉၈ ပိုမိုများပြားလျက်ရှိပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရာတွင် ရှယ်ယာရှင်များအနေဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်လည်ပတ်နိုင်စေရန် လိုအပ်သည့် ငွေကြေးပံ့ပိုးမှုများကို ဆက်လက်ပေးအပ်သွားမည်ဟူသော ယူဆချက်အပေါ် အခြေခံ၍ Going Concern Basis ဖြင့် ရေးဆွဲထားပါသည်။

ကုမ္ပဏီသည် Going Concern Basis ဖြင့် ဆက်လက်လည်ပတ်နိုင်ခြင်း မရှိတော့ပါက၊ ပိုင်ဆိုင်မှုများကို သင့်လျော်သောတန်ဖိုးဖြင့် ပြန်လည်တိုင်းတာရာမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများအတွက် လိုအပ်သော လျာထားချက်များကို ပြုလုပ် ရမည်ဖြစ်ပြီး၊ လက်ငင်းမဟုတ်သောရပိုင်ခွင့်များကို လက်ငင်းရပိုင်ခွင့်များအဖြစ် ပြန်လည်အမျိုးအစားခွဲခြားသတ်မှတ်ရမည် ဖြစ်ပါသည်။ ဤဘဏ္ဍာရေးရှင်းတမ်းများတွင် ထိုကဲ့သို့သို့နှိုင်းချက်များကို ပြုလုပ်ထားခြင်း မရှိပါ။

(င) လုပ်ငန်းပေါင်းစည်းခြင်းအခြေခံများ

(၁) လက်အောက်ခံကုမ္ပဏီများ

လက်အောက်ခံကုမ္ပဏီများဆိုသည်မှာ ယင်းကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများမှ အကျိုးအမြတ် ရရှိစေသော ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဘဏ္ဍာရေးမူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုမူဝါဒများကို စီမံဆောင်ရွက်ခွင့်၊ ယေဘုယျအားဖြင့် ကုမ္ပဏီအုပ်စု၏ အစုရှယ်ယာပိုင်ဆိုင်မှုအရ ကုမ္ပဏီအုပ်စုသည် အဓိကမဲပေးဆုံးဖြတ်ခွင့်ရှိသည့် ကုမ္ပဏီများဖြစ်ပါသည်။ လက်အောက်ခံကုမ္ပဏီများအား ထိန်းချုပ်ခွင့်ကို ကုမ္ပဏီအုပ်စုသို့ လွှဲပြောင်းသည့်နေ့မှစ၍ ဘဏ္ဍာရေးရှင်းတမ်းပေါင်းစပ်ရေးဆွဲခြင်းကို လုပ်ဆောင်ပါသည်။

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲရာတွင် အုပ်စုဝင်ကုမ္ပဏီအချင်းချင်းကြား စာရင်းလုပ်ဆောင်ချက်များ၊ လက်ကျန်စာရင်းများနှင့် အမြတ်အစွန်းများကို နုတ်ပယ်၍ရေးဆွဲပါသည်။ လက်

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

အောက်ခံကုမ္ပဏီများ၏ စာရင်းကိုင်မူဝါဒများကို ကုမ္ပဏီအုပ်စုက လက်ခံကျင့်သုံးသော မူဝါဒများ နှင့် တာဝန်တည်း ဖြစ်စေရန် လိုအပ်သလိုပြုပြင် ပြောင်းလဲထားပါသည်။

ကုမ္ပဏီအုပ်စုမှ ထိန်းချုပ်နိုင်မှုမရှိသောပိုင်ဆိုင်မှုများ (Non-controlling interest) ဆိုသည်မှာ ကုမ္ပဏီ၏အစုရှယ်ယာရှင်များမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်မှုမရှိသော လက်အောက်ခံကုမ္ပဏီများ၏ အသားတင်ရပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်မှုမှ အသားတင်ရလဒ်များ ဖြစ်သည်။

ထိန်းချုပ်မှုမရှိသောပိုင်ဆိုင်မှုများ(NCI)ကို ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်းနှင့် ဝင်ငွေအလုံးစုံရှင်းတမ်းတို့တွင် သီးခြားဖော်ပြပါသည်။ စုစုပေါင်း ဝင်ငွေအလုံးစုံကို လက်အောက်ခံကုမ္ပဏီတွင် ကုမ္ပဏီအုပ်စုက မပိုင်ဆိုင်သော အစုရှယ်ယာပေါ် အခြေခံ၍ ထိန်းချုပ်မှုမရှိသောပိုင်ဆိုင်မှုများသို့ ခွဲဝေပါသည်။

(၂) တွဲဖက်ကုမ္ပဏီများ

တွဲဖက်ကုမ္ပဏီများဆိုသည်မှာ ကုမ္ပဏီအုပ်စုက ယင်းကုမ္ပဏီများအပေါ် သိသာအရေးပါစွာလွှမ်းမိုးနိုင်သော၊ ယေဘုယျအားဖြင့် ၂၀ ရာခိုင်နှုန်းနှင့်အထက် ၅၀ ရာခိုင်နှုန်းထက်မပိုသော ရှယ်ယာပိုင်ဆိုင်ခြင်းမှရရှိသည့် မဲပေးပိုင်ခွင့်ရှိသည့် ကုမ္ပဏီများဖြစ်သော်လည်း ထိန်းချုပ်ခွင့်မရှိပါ။

တွဲဖက်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့်အသားတင်ရပိုင်ခွင့်မှ တန်ဖိုးကျဆုံးရှုံးမှု (Impairment loss) ကို နုတ်ပယ်၍ စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများတွင် စာရင်းသွင်းဖော်ပြပါသည်။

(၃) အသားတင်ရပိုင်ခွင့်နည်းလမ်းဖြင့် စာရင်းရေးသွင်းခြင်း

အသားတင်ရပိုင်ခွင့်နည်းလမ်းဖြင့် စာရင်းရေးဆွဲရာတွင် တွဲဖက်ကုမ္ပဏီများတွင် ကနဦးရင်းနှီးမြှုပ်နှံမှုပြုပြီး နောက်ပိုင်းပေါ်ပေါက်လာသော အရှုံး၊ အမြတ်ဝေစုကို အရှုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပြီး ၎င်းကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနောက်ပိုင်းကာလတွင်ပေါ်ပေါက်သော အခြားဝင်ငွေအလုံးစုံကို အခြားဝင်ငွေအလုံးစုံအပိုင်းတွင် စာရင်းရေးသွင်းထားပါသည်။ ဝယ်ယူပြီးနောက်ပိုင်း တွဲဖက်ကုမ္ပဏီများထံမှ ခွဲဝေရရှိမှုများကို ရင်းနှီးမြှုပ်နှံမှုများ၏ သယ်ဆောင်တန်ဖိုးပေါ်တွင် စာရင်းညှိနှိုင်းပါသည်။ အခြားမည်သည့်လက်ငင်းမဟုတ်သော အာမခံမှုမရှိသည့် ရပိုင်ခွင့်များအပါအဝင် တွဲဖက်ကုမ္ပဏီတွင်ဖြစ်ပေါ်သည့် ကုမ္ပဏီအုပ်စု၏အရှုံးဝေစုသည် ရရှိမည့်အကျိုးအမြတ်နှင့် တူညီသောအခါတွင်လည်းကောင်း၊ သို့မဟုတ် ကျော်လွန်သောအခါတွင်လည်းကောင်း၊ ကုမ္ပဏီအုပ်စုက ပေးရန်တာဝန်မရှိခဲ့လျှင် သို့မဟုတ် တွဲဖက်ကုမ္ပဏီ၏ ကိုယ်စားပေးချေမှု မပြုလုပ်ခဲ့လျှင် နောက်ထပ်အရှုံးများကို စာရင်းရေးသွင်းမည်မဟုတ်ပါ။

တွဲဖက်ကုမ္ပဏီများနှင့် ကုမ္ပဏီအုပ်စုအကြား စာရင်းလုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ အမှန်မပေါ်ပေါက်ခဲ့သော အမြတ်များ၊ ရပိုင်ခွင့်များနှင့် တန်ဖိုးကျမှုမရှိစေနိုင်သည့် အမှန်မပေါ်ပေါက်ခဲ့သော အရှုံးများကို စာရင်းမှဖယ်ပါသည်။ တွဲဖက်ကုမ္ပဏီများ၏ စာရင်းကိုင်မူဝါဒများကို ကုမ္ပဏီအုပ်စုက လက်ခံကျင့်သုံးသော မူဝါဒများနှင့် တာဝန်တည်းဖြစ်စေရန် လိုအပ်သလို ပြုပြင်ပြောင်းလဲထား ပါသည်။

(၄) တွဲဖက်ကုမ္ပဏီတွင်ရင်းနှီးမြှုပ်နှံမှု

တွဲဖက်ကုမ္ပဏီတွင် အသားတင်ရပိုင်ခွင့်နည်းလမ်းဖြင့် စာရင်းရေးသွင်းနည်းအရ လုပ်ဆောင်မှုဈေးနှုန်း (လုပ်ဆောင်မှုကုန်ကျစရိတ်အပါအဝင်)ဖြင့် ကနဦးစာရင်းရေးသွင်းပါသည်။ ဝယ်ယူပြီးသည့်နေ့ နောက်ပိုင်းတွင်ဖြစ်ပေါ်လာသည့် ကုမ္ပဏီအုပ်စု၏ အမြတ်(သို့)အရှုံးဝေစုကို သယ်ဆောင်တန်ဖိုးတွင် အတိုးအလျော့ပြုလုပ်၍ စာရင်းဖော်ပြပါသည်။ ကုမ္ပဏီအုပ်စုက အကျိုးအမြတ်ခွဲဝေရရှိသည့်အခါ သယ်ဆောင်တန်ဖိုးတွင် လျော့ချပါသည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၃။ အရေးပါသော စာရင်းကိုင်မူဝါဒများ

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ ပြင်ဆင်ရေးဆွဲရာတွင် အောက်ဖော်ပြပါ ချမှတ်ထားသည့် စာရင်းကိုင်မူဝါဒများကို နှစ်စဉ် အပြောင်းအလဲမရှိ တသမတ်တည်း လိုက်နာကျင့်သုံးပါသည်။

(က) နိုင်ငံခြားငွေကြေးကို ပြောင်းလဲသတ်မှတ်ခြင်း

ကုမ္ပဏီအုပ်စုသည် စာရင်းမှတ်တမ်းများကို မြန်မာကျပ်ငွေဖြင့် ရေးသွင်းဖော်ပြပါသည်။ ကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းဆောင်တာ ဆောင်ရွက်သောငွေကြေးမှာ မြန်မာကျပ်ငွေဖြစ်ပြီး စာရင်းဖော်ပြသည့် ငွေကြေးမှာလည်း မြန်မာကျပ်ငွေဖြစ်ပါသည်။

နိုင်ငံခြားငွေဖြင့်ဆောင်ရွက်သော စာရင်းလုပ်ဆောင်ချက်များအတွက် ကုမ္ပဏီအုပ်စုမှသတ်မှတ်သော လစဉ်ငွေ လဲလှယ်နှုန်းဖြင့် ပြောင်းလဲဖော်ပြပါသည်။

ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်နေ့ရှိ နိုင်ငံခြားငွေနှင့်ဖော်ပြထားသည့် ငွေကြေးဆိုင်ရာ ရရန်ပိုင်ခွင့်များ၊ ပေးရန် တာဝန်များကို အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂,၁၀၀ နှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သော ငွေကြေး အဖြစ်သို့ ပြောင်းလဲဖော်ပြပါသည်။

နိုင်ငံခြားငွေဖြင့် ဆောင်ရွက်သော စာရင်းလုပ်ဆောင်ချက်များ စာရင်းရှင်းလင်းရာတွင်လည်းကောင်း၊ နိုင်ငံခြား ငွေဖြင့်ဖော်ပြသည့် ငွေကြေးဆိုင်ရာ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များကို ပြောင်းလဲသတ်မှတ်ရာတွင် လည်းကောင်း ဖြစ်ပေါ်လာသည့် ငွေကြေးပြောင်းလဲမှုခြားနားချက်များကို အရှုံးအမြတ်စာရင်းနှင့် အခြားဝင်ငွေ အလုံးစုံ ဝင်ငွေဖော်ပြချက်စာရင်းတွင် စာရင်းသွင်းဖော်ပြပါသည်။

(ခ) ငွေနှင့်ငွေသားညီမျှခြင်းများ

ဘဏ္ဍာရေးအခြေအနေပြစုပေါင်းရှင်းတမ်းတွင် ဖော်ပြထားသော ငွေနှင့်ငွေသားညီမျှခြင်းများတွင် လက်ဝယ်ရှိ ငွေသားလက်ကျန်နှင့် ဘဏ်စာရင်းလက်ကျန်တို့ ပါဝင်ပါသည်။

(ဂ) ကုန်သွယ်မှုနှင့်အခြားရရန်ရှိမှုများ

ကုန်သွယ်မှုနှင့် အခြားရရန်ရှိစာရင်းများကို ပြေစာတန်ဖိုးမှ ကြွေးဆုံးလျာထားချက်ကိုနုတ်ပယ်၍ ဖော်ပြပါသည်။ ကြွေးဆုံးလျာထားချက်ကို ဘဏ္ဍာနှစ်ကုန်ဆုံးသောနေ့ရှိ ၃၆၅ ရက်နှင့်အထက် ကျော်လွန်သော ကုန်သွယ်မှုနှင့် အခြားရရန်ရှိမှုများအပေါ် ၁၀ ရာခိုင်နှုန်း လျာထားရန်သတ်မှတ်ထားပါသည်။

(ဃ) ကုန်လက်ကျန်

ကုန်လက်ကျန်တန်ဖိုးများကို မူလကုန်ကျငွေနှင့် ရောင်းချလျှင်ရနိုင်မည့်အသားတင်ရောင်းရငွေ တန်ဖိုးနှစ်ခု အနက် နည်းရာပမာဏဖြင့် တန်ဖိုးသင့်ပါသည်။

ကုန်ကျငွေတွက်ချက်ရာတွင် ဝယ်ယူစရိတ်၊ လက်ရှိအခြေအနေသို့ ရောက်ရှိစေရန် ပြုပြင်ပြောင်းလဲစရိတ်၊ သယ်ယူပို့ဆောင်စရိတ်နှင့် အခြားကုန်ကျစရိတ်များပါဝင်ပြီး အရင်ဝင်အရင်ထွက်နည်းလမ်း (First in first out)ကို အသုံးပြုပါသည်။

ရောင်းချလျှင်ရနိုင်မည့် အသားတင်ရောင်းရငွေ တန်ဖိုးဆိုသည်မှာ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ခန့်မှန်း အရောင်းတန်ဖိုးမှ ကုန်ပစ္စည်းအတွက် နောက်ထပ်ကုန်ကျငွေနှင့် ရောင်းချကုန်ကျမည့် အရောင်းကုန်ကျစရိတ် တို့ကို နုတ်၍ရသော အသားတင်တန်ဖိုးဖြစ်သည်။

(င) ပုံသေပိုင်ပစ္စည်း

ပိုင်ဆိုင်သောပစ္စည်း

အဆောက်အဦးမှတစ်ပါး ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့လျာထားစရိတ်နှင့် တန်ဖိုး ကျဆုံးရှုံးစရိတ်တို့ကိုနုတ်၍ အသားတင်တန်ဖိုးဖြင့်စာရင်းဖော်ပြပါသည်။ မူရင်းတန်ဖိုးတွင် ပစ္စည်းရယူရာ၌

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

တိုက်ရိုက်ပါဝင်သည့် ကုန်ကျစရိတ်များ ပါဝင်ပါသည်။ ကိုယ်တိုင်တည်ဆောက်သောပစ္စည်းများတွင် ကုန်ကြမ်း ဝယ်ယူစရိတ်၊ တိုက်ရိုက်လုပ်အားခနှင့် အသုံးပြုလိုသည့် အနေအထားသို့ ရောက်ရှိအောင် ဆောင်ရွက်ခဲ့ရသော တိုက်ရိုက်ကုန်ကျစရိတ်များ၊ မူလအခြေအနေသို့ ရောက်အောင်ပြန်လည်ထိန်းသိမ်းရမည့်စရိတ်၊ ဖယ်ရှားစရိတ်၊ ပစ္စည်းရယူရာတွင်အသုံးပြုခဲ့သည့် ချေးငွေပေါ်အတိုး၊ စက်ပစ္စည်း၏အစိတ်အပိုင်းအဖြစ် စက်ပစ္စည်းလည်ပတ် စေရန် ဝယ်ယူခဲ့သော ဆော့ဝဲလ် တန်ဖိုးတို့ ပါဝင်ပါသည်။

အသုံးဝင်သက်တမ်း မတူညီသော ပုံသေပိုင်ပစ္စည်းအမျိုးအစားများကို သီးခြားစီ စာရင်းရေးသွင်းဖော်ပြပါသည်။ ပုံသေပိုင်ပစ္စည်းရောင်းရငွေနှင့် ပုံသေပိုင်ပစ္စည်းသယ်ဆောင်တန်ဖိုးတို့ နှိုင်းယှဉ်၍ရရှိလာသော ပုံသေပိုင်ပစ္စည်း ရောင်းရငွေအပေါ်အသားတင် အရှုံး/အမြတ်ကို အရှုံးအမြတ်စာရင်းတွင် စာရင်းသွင်းဖော်ပြပါသည်။

တန်ဖိုးပြန်လည်သတ်မှတ်ထားသော ပစ္စည်းများ

ဘဏ္ဍာရေးနှစ် ကုန်ဆုံးသောနေ့တွင် ပုံသေပိုင်ပစ္စည်း၏ စာရင်းသယ်ဆောင်တန်ဖိုးနှင့် သင့်တင့်သောတန်ဖိုး (fair value) သည် သိသိသာသာခြားနားခြင်း မရှိစေရန် လုံလောက်သောပုံမှန်နှုန်းဖြင့် လွတ်လပ်သောရာဇဝတ် ပညာရှင်များက တန်ဖိုးပြန်လည်သတ်မှတ်ခြင်းကို ဆောင်ရွက်ပါသည်။

ပုံသေပိုင်ပစ္စည်း တန်ဖိုးပြန်လည်သတ်မှတ်ခြင်းမှ တန်ဖိုးတက်လာခြင်းအတွက် အခြားဝင်ငွေအလုံးစုံနှင့် အသား တင်ရပိုင်ခွင့်တွင် တန်ဖိုးတိုးမြှင့်မှုရန်ပုံငွေအနေဖြင့် စာရင်းဖော်ပြပါသည်။

ယင်းပုံသေပိုင်ပစ္စည်းသည် ယခင်ကတန်ဖိုးကျသဖြင့် အရှုံးအမြတ်စာရင်းတွင် စာရင်းဖော်ပြခဲ့ပါက လက်ရှိနှစ်၏ အရှုံးအမြတ်စာရင်း၌ ခုနိမ်ဖော်ပြပါသည်။

ယင်းပုံသေပိုင်ပစ္စည်းသည် တန်ဖိုးလျော့ကျလျှင် ယခင်ကတန်ဖိုးတက်သဖြင့် အခြားဝင်ငွေအလုံးစုံတွင် ဖော်ပြခဲ့ သောပမာဏထက် ကျော်လွန်သည့်ပမာဏကို အရှုံးအမြတ်စာရင်းတွင် စာရင်းသွင်းဖော်ပြပါသည်။

တန်ဖိုးပြန်လည်သတ်မှတ်ထားသည့် ပုံသေပိုင်ပစ္စည်းများ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ယင်းပစ္စည်းနှင့်သက်ဆိုင် သော တန်ဖိုးတိုးမြှင့်ရန်ပုံငွေများကို ရောင်းရငွေပေါ်အမြတ် (သို့) အရှုံးတွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အမြတ်လက်ကျန်သို့ တိုက်ရိုက်ပြောင်းရွှေ့ပါသည်။

နောက်ဆက်တွဲကုန်ကျစရိတ်

ပုံသေပိုင်ပစ္စည်းအမျိုးအစားများရှိ အစိတ်အပိုင်းတစ်ခု၏ အစားထိုးကုန်ကျစရိတ်ကို တိတိကျကျတိုင်းတာနိုင် လျှင်သော်လည်းကောင်း၊ ပစ္စည်းနှင့်သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်သည် အနာဂတ်တွင် ကုမ္ပဏီ သို့စီးဝင်နိုင်သည့် အလားအလာရှိလျှင်သော်လည်းကောင်း ပစ္စည်း၏သယ်ဆောင်တန်ဖိုးတွင် စာရင်းသွင်းဖော်ပြ ပါသည်။

အစားထိုးခံရသောပစ္စည်း၏ သယ်ဆောင်တန်ဖိုးကို စာရင်းမှနှုတ်ပယ်ပါသည်။ ပုံသေပိုင်ပစ္စည်း ပြင်ဆင်ထိန်း သိမ်းစရိတ်များကို ကျခံသည့်နှစ်၏ အရှုံးအမြတ်စာရင်းတွင် စာရင်းသွင်းဖော်ပြပါသည်။

တန်ဖိုးလျော့လျာထားခြင်း

ပုံသေပိုင်ပစ္စည်း၏ ကုန်ကျစရိတ် (သို့) အခြားအစားထိုးကုန်ကျစရိတ်ဖြစ်သောတန်ဖိုးလျော့ချနိုင်သည့် ပမာဏ အပေါ်တွင်အခြေခံ၍ တန်ဖိုးလျော့လျာထားခြင်းကို တွက်ချက်ပါသည်။

ပုံသေပိုင်ပစ္စည်းအမျိုးအစားများရှိ အစိတ်အပိုင်းတစ်ခုချင်းစီ၏ ခန့်မှန်းအသုံးဝင်သက်တမ်းအပေါ် အခြေခံ၍ မျဉ်းဖြောင့်နည်းဖြင့် (straight-line basis) တွက်ချက်ပြီး အရှုံးအမြတ်စာရင်းတွင် ကျခံပါသည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ခန့်မှန်းအသုံးဝင်သက်တမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

	အသုံးဝင်သက်တမ်း
အဆောက်အဦး	၆၀,၅၈,၅၆,၄၉,၂၀ နှစ်
လူစီးမီးပုံးပျံ (၁၅လုံး)	၇ နှစ်
စက်နှင့် စက်ကိရိယာ	၅ နှစ်
ပရိဘောဂ	၅ နှစ်
ရုံးသုံးစက်ကိရိယာ	၃ နှစ်
မော်တော်ယာဉ်	၅ နှစ်
လုပ်ငန်းသုံးကိရိယာပစ္စည်း	၃ နှစ်

တန်ဖိုးလျော့တွက်နည်း၊ အသုံးဝင်သက်တမ်းများနှင့် ကြွင်းကျန်တန်ဖိုး (residual value) များကို ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ပြန်လည်သုံးသပ်ပြီး သင့်လျော်သလို ညှိနှိုင်းပြင်ဆင်မှုများ လုပ်ဆောင်ပါသည်။ အဆောက်အဦး များ၏ အသုံးဝင်သက်တမ်းမှာ မြေငှားရမ်းမှု သဘောတူညီချက်ပါ သက်တမ်းများအတိုင်း ဖြစ်ပါသည်။

(စ) ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများ

ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းများကို မူရင်းကုန်ကျစရိတ်မှ စုစုပေါင်းတန်ဖိုးလျော့လျာထားစရိတ်နှင့် တန်ဖိုးကျ၍ဆုံးရှုံးစရိတ်တို့ကိုနှုတ်၍ စာရင်းသွင်းဖော်ပြပါသည်။ ထိတွေ့ကိုင်တွယ်၍ မရသောပစ္စည်းများကို စတင်အသုံးပြုနိုင်သည့်နေ့မှစ၍ ခန့်မှန်းသက်တမ်း ၃ နှစ်အပါ အခြေခံ၍ မျဉ်းဖြောင့်နည်းဖြင့် (straight-line basis) တန်ဖိုးလျော့လျာထားပါသည်။

(ဆ) နာမည်ကောင်းတန်ဖိုး (Goodwill)

နာမည်ကောင်းတန်ဖိုးမှာ လက်အောက်ခံကုမ္ပဏီကို ဝယ်ယူရသောအဖိုးစားနားနှင့် ထိန်းချုပ်နိုင်မှုမရှိသော ပိုင်ဆိုင်မှုတို့၏ စုစုပေါင်းတန်ဖိုးသည် ယင်းကုမ္ပဏီ၏ စုစုပေါင်းအသားတင်ရပိုင်ခွင့်ထက် ပိုသောပမာဏဖြစ်ပြီး မူလကုန်ကျစရိတ် (cost) ဖြင့် တိုင်းတာဖော်ပြပါသည်။

ရယူထားသော အသားတင်ရပိုင်ခွင့်၏ကာလတန်ဖိုးသည် ပေးအပ်ရသောအဖိုးစားနားထက်ပိုနေလျှင် ထိုပိုနေ သည့်ပမာဏကို အမြတ်အဖြစ် အရှုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။

(ဇ) ငှားရမ်းမှုများ

ငှားရမ်းသူသည် ငှားရမ်းခြင်းခံရသူထံသို့ သဘောတူညီထားသည့် ကာလတစ်ခုအတွင်း ပိုင်ဆိုင်ပစ္စည်းအသုံးပြု ခွင့်အတွက် တလုံးတခဲတည်းငွေပေးချေမှု (သို့) အရစ်ကျငွေပေးချေမှုတို့ကို သဘောတူထားသည့် သဘောတူ ညီချက် တစ်ခုဖြစ်ပါသည်။

ဘဏ္ဍာရေးအရ ငှားရမ်းခြင်း(Finance lease)

ရပိုင်ခွင့်တစ်ခု၏ ပိုင်ဆိုင်ခွင့်အတွက် ယင်းနှင့်သက်ဆိုင်သော အန္တရာယ်များ၊ အကျိုးအမြတ်အားလုံးကို အလုံးစုံ လွှဲပြောင်းပေးသည့် ငှားရမ်းမှုပုံစံဖြစ်ပြီး နောက်ဆုံးတွင် ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းကောင်းလွှဲပြောင်းနိုင်သည်။

လုပ်ငန်းဆောင်ရွက်ရေး ငှားရမ်းခြင်း (Operating lease)

ဘဏ္ဍာရေးအရငှားရမ်းခြင်း မဟုတ်သော ငှားရမ်းမှုပုံစံသည် Operating lease လုပ်ငန်းဆောင်ရွက်ရေးငှားရမ်း ခြင်းဖြစ်သည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ငှားရမ်းခြင်းခံရသူအနေဖြင့်

ငှားရမ်းခြင်းခံရသူအနေဖြင့် ဘဏ္ဍာရေးအရငှားရမ်းထားသော မြေ၊ အဆောက်အဦးကို စတင်ငှားရမ်းသည့်နေ့တွင် အနည်းဆုံးပေးချေရမည့် ငှားရမ်းခ၏ကာလတန်ဖိုးဖြင့် မတည်စရိတ်အဖြစ် စာရင်းဖော်ပြပါသည်။

ငှားရမ်းခပေးချေမှုကို ပေးရန်တာဝန်၏လက်ကျန်ပမာဏအပေါ် ပုံသေအတိုးနှုန်းဖြင့် အတိုးကျသင့်ငွေနှင့် ငှားရမ်းခပေးရန်တာဝန်လျှော့ချငွေတို့ကို အချိုးကျခွဲဝေပါသည်။ အတိုးကျသင့်ငွေကို အရှုံးအမြတ်စာရင်းတွင် စာရင်းကျခံပါသည်။

ငှားရမ်းထားသော မြေ၊ အဆောက်အဦးကို ငှားရမ်းသည့်ကာလကုန်ဆုံးပြီးနောက် ကုမ္ပဏီကပိုင်ဆိုင်ခွင့်မရရှိလျှင် ယင်းပစ္စည်း၏ ခန့်မှန်းအသုံးဝင်သက်တမ်းနှင့် ငှားရမ်းသည့်ကာလတို့ နှစ်ခုအနက် နည်းရာကာလအပေါ်တန်ဖိုးလျော့ လျာထားပါသည်။

လုပ်ငန်းဆောင်ရွက်ရေး ငှားရမ်းခပေးချေမှုကို ငှားရမ်းသည့်ကာလအပေါ် မျဉ်းဖြောင့်နည်းဖြင့် (straight-line basis) တွက်ချက်၍ လုပ်ငန်းအသုံးစရိတ်အဖြစ် အရှုံးအမြတ်စာရင်းတွင် စာရင်းဖော်ပြပါသည်။

(ဈ) ကုန်သွယ်မှုနှင့် အခြားပေးရန်တာဝန်များ

ကုန်သွယ်မှုနှင့် အခြားပေးရန်တာဝန်များကို မူရင်းကုန်ကျစရိတ်ဖြင့် ဖော်ပြပါသည်။

(ည) မတည်ရင်းနှီးငွေ

သာမန်အစုရှယ်ယာ

သာမန်အစုရှယ်ယာများကို အသားတင်ရပိုင်ခွင့်အဖြစ် အမျိုးအစားသတ်မှတ်ပါသည်။ သာမန်အစုရှယ်ယာထုတ်ဝေရာတွင် တိုက်ရိုက်ကုန်ကျစရိတ်များနှင့် ရှယ်ယာရွေးချယ်ခွင့်များ၏ အခွန်နုတ်ပယ်ပြီး အသားတင်ပမာဏကို အသားတင်ရပိုင်ခွင့်တွင် လျှော့ချ၍ စာရင်းဖော်ပြပါသည်။

(ဋ) ဝင်ငွေ

ဝင်ငွေကို ကုန်ရောင်းလျှော့ဈေးနုတ်ပယ်ပြီး ကုန်သွယ်လုပ်ငန်းခွန်မပါ အသားတင်ရောင်းရငွေဖြင့် စာရင်းဖော်ပြပါသည်။

ဟိုတယ်လုပ်ငန်းမှရငွေ

အခန်းငှားခကို အခန်းငှားရမ်းရသည့်အခါတွင်လည်းကောင်း၊ အစားအသောက်နှင့် အဖျော်ယမကာများကို ရောင်းချပြီးသည့်အခါတွင်လည်းကောင်း၊ ဝန်ဆောင်မှုကို ဆောင်ရွက်ပြီးသည့်အခါတွင်လည်းကောင်း ဟိုတယ်လုပ်ငန်းမှရငွေအဖြစ် စာရင်းဖော်ပြပါသည်။

လူစီးမီးပုံးပျံ ပျံသန်းခြင်းမှရငွေ

မီးပုံးပျံစီးနင်းခနှင့် ဆက်စပ်ဝန်ဆောင်မှုများမှရငွေကို ဝန်ဆောင်မှုဆောင်ရွက်ပြီးသည့်အခါ အရှုံးအမြတ်စာရင်းတွင် စာရင်းဖော်ပြပါသည်။

(ဌ) ငှားရမ်းခပေးချေမှု

လုပ်ငန်းဆောင်ရွက်ရေးငှားရမ်းခ ပေးချေမှုကို ငှားရမ်းသည့်ကာလအပေါ် မျဉ်းဖြောင့်နည်းဖြင့် (straight-line basis) တွက်ချက်၍ လုပ်ငန်းအသုံးစရိတ်အဖြစ် အရှုံးအမြတ်စာရင်းတွင် စာရင်းဖော်ပြပါသည်။

ပေးရနိုင်ချေရှိသည့် ငှားရမ်းခများအတွက် ငှားရမ်းသည့်ကာလ အတည်ဖြစ်သောအခါတွင် လက်ကျန်ကာလအပေါ် အနည်းဆုံးပေးချေရမည့် ငှားရမ်းခကိုပြင်ဆင်၍ စာရင်းဖော်ပြပါသည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

(၃) ဝင်ငွေခွန်

ဝင်ငွေခွန်အသုံးစရိတ်တွင် သက်ဆိုင်ရာစာရင်းကာလအတွက် ပေးသွင်းရမည့်ကျသင့်ဝင်ငွေခွန်နှင့် ရွှေ့ဆိုင်းထားသောအခွန်တို့ပါဝင်ပါသည်။ စီးပွားရေးလုပ်ငန်းပေါင်းစပ်ခြင်းနှင့်သက်ဆိုင်သော ကျသင့်ခွန်များ (သို့မဟုတ်) အသားတင်ရပိုင်ခွင့်တွင် တိုက်ရိုက်စာရင်းဖော်ပြသော အမျိုးအစားများနှင့် သက်ဆိုင်သောအခွန်များမှတစ်ပါး ဝင်ငွေခွန်ကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

သက်ဆိုင်ရာစာရင်းကာလအတွက် ကျသင့်ဝင်ငွေခွန်ဆိုသည်မှာ စာရင်းကာလအတွက် အခွန်စည်းကြပ်ထိုက်သည့်ဝင်ငွေ (သို့) အရှုံးအပေါ်တွင် ပေးရန်ရှိသည့် (သို့) ရရန်ရှိသည့် အခွန်ဖြစ်ပါသည်။

ကျသင့်ဝင်ငွေခွန်ကို စာရင်းကာလအတွက် ပြဌာန်းထားသည့် အခွန်နှုန်းဖြင့်တွက်ချက်ပါသည်။ ထို့ပြင်ယခင်နှစ်နှင့် သက်ဆိုင်သော ပေးရန်ရှိအခွန်များ ညှိနှိုင်းချက်များလည်း တွက်ချက်မှုတွင် ပါဝင်ပါသည်။

ရွှေ့ဆိုင်းထားသောအခွန်ဆိုသည်မှာ ဘဏ္ဍာရေးအစီရင်ခံခြင်း ရှုထောင့်မှတွက်ချက်ထားသည့် ရရန်ပိုင်ခွင့်၊ ပေးရန်တာဝန်များ၏ အသားတင်ပမာဏနှင့် အခွန်ရှုထောင့်မှ တွက်ချက်ထားသော ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်တို့ကြား ယာယီခြားနားချက်ကြောင့် ဖြစ်ပေါ်လာသည့် အခွန်ဖြစ်သည်။ ရွှေ့ဆိုင်းအခွန်ကို အောက်ဖော်ပြပါခြားနားချက်များအတွက် စာရင်းသွင်းဖော်ပြခြင်းမပြုပါ။

- နာမည်ကောင်းတန်ဖိုးကို ကနဦးစာရင်းသွင်းခြင်း
- စီးပွားရေးလုပ်ငန်းပေါင်းစပ်ခြင်းမဟုတ်သည့် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ ကနဦးစာရင်းသွင်းခြင်း
- အခွန်စည်းကြပ်သည့် ဝင်ငွေ (သို့) အရှုံးကို လည်းကောင်း၊ စာရင်းအရ အမြတ်(သို့) အရှုံးကိုလည်းကောင်း သက်ရောက်မှုမရှိသည့် စာရင်းလုပ်ဆောင်ချက်များ

သက်ဆိုင်ရာကာလအတွက် ပေးသွင်းရမည့်အခွန်နှင့် ရွှေ့ဆိုင်းအခွန်တို့ကို သတ်မှတ်ရာတွင် ကုမ္ပဏီအုပ်စုသည် မသေချာသောအခွန်အနေအထားများ၏ သက်ရောက်မှုနှင့် နောက်ထပ်အခွန်များ၊ အတိုးများ ပေးရနိုင်ချေရှိ၊ မရှိ ထည့်သွင်းစဉ်းစားပါသည်။

အခွန်ဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ယခင်နှစ်အတွေ့အကြုံများအပါအဝင် အချက်အလက်များစွာကို အကဲဖြတ်ထားမှုအပေါ်အခြေခံ၍ အခွန်ပေးရန်လျာထားမှုများအတွက် လုံလောက်မှုရှိကြောင်း ကုမ္ပဏီအုပ်စုက ယုံကြည်ပါသည်။ ယင်းအကဲဖြတ်ချက်များသည် ခန့်မှန်းခြေများ၊ ယူဆချက်များအပေါ်မူတည်၍ အနာဂတ်ကာလဖြစ်ရပ်များအတွက် ဆင်ခြင်တုံတရားဖြင့် စဉ်းစားဆုံးဖြတ်ချက်များ ပါဝင်နိုင်ပါသည်။ ရရှိလာသော သတင်းအချက်အလက်များကြောင့် လက်ရှိအခွန်ပေးရန်တာဝန်လျာထားမှုနှင့် ပတ်သတ်ပြီး ဆုံးဖြတ်ချက်များ ပြောင်းလဲနိုင်ပါသည်။

ရွှေ့ဆိုင်းထားသောရရန်ရှိသောအခွန်များကို ယာယီခြားနားချက်ကိုအသုံးပြုနိုင်သည့် အခွန်စည်းကြပ်ထိုက်သော ဝင်ငွေရှိနိုင်မှသာ စာရင်းဖော်ပြပါသည်။ ရွှေ့ဆိုင်းထားသော ရရန်ရှိသောအခွန်များကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် ပြန်လည်သုံးသပ်ပြီး ယင်းနှင့်ဆက်စပ်နေသည့် အခွန်အကျိုးအမြတ်ရရှိနိုင်သည့်အလားအလာမရှိတော့လျှင် စာရင်းမှလျှော့ချပါသည်။

(၅) ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့်များ တန်ဖိုးကျခြင်း

ကုမ္ပဏီအုပ်စုသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်နေ့တွင် ယင်း၏ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များကို တန်ဖိုးကျစေသည့် သိသာထင်ရှားသောအထောက်အထားရှိ/မရှိ အကဲဖြတ်ပါသည်။

ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များကို ကနဦးစာရင်းသွင်းပြီးနောက် ဖြစ်ပေါ်လာသည့် ဖြစ်ရပ်(သို့) တစ်ခုထက်ပိုသောဖြစ်ရပ်များကြောင့် တန်ဖိုးကျစေနိုင်ကြောင်း သိသာထင်ရှားသောအထောက်အထား ရှိလျှင် သော်လည်းကောင်း၊ ထိုဖြစ်ရပ်များသည် ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့်များမှ ငွေသားစီးဝင်မှုကို သက်ရောက်မှုရှိစေနိုင်ပြီး ယင်းသက်ရောက်မှုကို ယုံကြည်စိတ်ချရစွာ ခန့်မှန်းနိုင်လျှင်သော်လည်းကောင်း ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်သည် တန်ဖိုးကျဆင်းစေပြီး ယင်းတန်ဖိုးကျဆင်းမှုကို စာရင်းတွင်ဖော်ပြပါသည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

(က) ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်းများ

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများ ပြင်ဆင်ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီအုပ်စုသည် အဖွဲ့အစည်းတစ်ခု၏ ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်သည့်အပေါ် သိသာအရေးပါစွာ လွှမ်းမိုးခွင့်ရှိလျှင်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိန်းချုပ်ခွင့် သို့မဟုတ် ဖက်စပ်ထိန်းချုပ်ခွင့်ရှိလျှင်သော်လည်းကောင်း ယင်းအဖွဲ့အစည်းသည် ကုမ္ပဏီအုပ်စုနှင့် ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများဖြစ်သည်။ ကုမ္ပဏီအုပ်စုနှင့် ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများသည် တစ်ဦးချင်းပုဂ္ဂိုလ် များဖြစ်နိုင်ပြီး ကုမ္ပဏီအဖွဲ့အစည်းများလည်း ဖြစ်နိုင်ပါသည်။

ဆက်နွယ်ပတ်သက်သောအဖွဲ့ အစည်းများနှင့် ဆက်နွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အမည်	ဆက်နွယ်မှုပုံစံ
ယူနိုက်တက်အင်တာနယ်ရှင်နယ်ဂရု(ပ်)လီမိတက်	လက်အောက်ခံကုမ္ပဏီ
မြန်မာဘလွန်းနင်းကုမ္ပဏီလီမိတက်	လက်အောက်ခံကုမ္ပဏီ
အမတ် အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်	လက်အောက်ခံကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီ
အဝင်ဟိုး(လ်)ဒင်းကုမ္ပဏီလီမိတက်	လက်အောက်ခံကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီ
ဦးဝင်းအောင်	မန်နေဂျင်းဒါရိုက်တာ
စာရင်းလုပ်ဆောင်ချက် သီးသန့်အမျိုးအစားများအတွက် ဈေးနှုန်းမူဝါဒမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-	

စာရင်းလုပ်ဆောင်ချက်	ဈေးနှုန်းမူဝါဒ
မြေငှားရမ်းမှု	စာချုပ်ပါသဘောတူညီထားသောဈေးနှုန်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် သိသာထင်ရှားသော စာရင်းလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ဆက်နွယ်သောအဖွဲ့အစည်းထံမှ ရရန်ရှိ	-	၂၀,၃၈၃
ဆက်နွယ်သောအဖွဲ့အစည်းသို့ပေးရန်တာဝန်	၁,၁၇၅,၇၃၀	၃,၇၅၁,၂၃၈
ကုမ္ပဏီအုပ်စုသည် ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်းနှင့် အောက်ဖော်ပြပါအတိုင်း မြေငှားရမ်းမှုသဘောတူစာချုပ်များ ချုပ်ဆိုထားပါသည်-		
Amata Resort & Spa-Ngapali		၁၅ နှစ်
Amata Garden Resort-Bagan		၁၅ နှစ်
My Bagan Residence by Amata		၁၅ နှစ်

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၄။ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့လျာထားစရိတ်ကို နုတ်၍အသားတင်တန်ဖိုးဖြင့်စာရင်းဖော်ပြထားပြီး အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	အဆောက်အဦး	ရုံးသုံးစက်ကိရိယာ	စက်နှင့်စက်ကိရိယာ	ပရိဘောဂ	ကွန်ပျူတာနှင့်စက်ပစ္စည်းများ	မော်တော်ယာဉ်	လူစီးမီးပုံးပျံများ(၁၅လုံး)	လှေနှင့်စက်ဘီး	အခြား	ဟိုတယ်လုပ်ငန်းသုံး ပစ္စည်းများ	တည်ဆောက်ဆဲလုပ်ငန်းများ	ကျပ်ထောင်ပေါင်းစုစုပေါင်း
မူရင်းတန်ဖိုး												
စာရင်းဖွင့်လက်ကျန်	၅၄,၃၃၀,၃၀၁	၃၁၉,၇၂၉	၁,၂၈၇,၅၃၁	၂,၀၂၅,၆၀၆	၃၈၀,၁၇၉	၆၀၅,၇၇၄	၂,၃၂၉,၅၇၀	၂၃၈,၂၉၉	၁၂၉,၃၈၈	၁,၁၆၆,၀၆၀	၈၁,၉၄၉	၆၂,၈၉၄,၃၈၆
ထပ်မံတိုးချဲ့ခြင်းနှင့်ဝယ်ယူခြင်းများ	-	၉၆၀	၁,၇၀၃	-	၁,၂၅၀	-	-	၅,၀၀၀	၆၇၀	၁,၄၈၄	၂,၁၁၃	၁၃,၁၈၀
အခြေပစ္စည်းရောင်းချခြင်း	-	-	-	-	-	(၂,၂၀၀)	-	-	-	-	-	(၂,၂၀၀)
စာရင်းပိတ်လက်ကျန်	၅၄,၃၃၀,၃၀၁	၃၂၀,၆၈၉	၁,၂၈၉,၂၃၄	၂,၀၂၅,၆၀၆	၃၈၁,၄၂၉	၆၀၃,၅၇၄	၂,၃၂၉,၅၇၀	၂၄၃,၂၉၉	၁၃၀,၀၅၈	၁,၁၆၇,၅၄၄	၈၄,၀၆၂	၆၂,၉၀၅,၃၆၆
စုစုပေါင်း တန်ဖိုးလျော့လျာထားစရိတ်												
စာရင်းဖွင့်လက်ကျန်	၇,၈၃၁,၈၅၆	၃၁၆,၈၇၀	၁,၁၈၇,၃၅၀	၁,၉၉၉,၃၁၅	၃၆၄,၃၉၃	၅၉၃,၃၆၃	၂,၂၀၅,၆၈၆	၂၃၇,၉၅၉	၁၂၁,၂၀၀	၁,၁၁၇,၅၉၈	-	၁၅,၉၇၅,၅၉၀
နှစ်အတွင်းတန်ဖိုးလျော့များ	၉၅၇,၅၅၄	၁,၅၆၇	၃၉,၂၀၄	၁၄,၇၁၄	၁၅,၄၀၇	၆,၃၈၉	၇၃,၂၉၉	၁,၁၃၀	၁,၄၆၉	၁၄,၃၃၉	-	၁,၁၂၅,၀၇၂
အခြေပစ္စည်းရောင်းချခြင်း	-	-	-	-	-	(၂,၁၉၉)	-	-	-	-	-	(၂,၁၉၉)
စာရင်းပိတ်လက်ကျန်	၈,၇၈၉,၄၁၀	၃၁၈,၄၃၇	၁,၂၂၆,၅၅၄	၂,၀၁၄,၀၂၉	၃၇၉,၈၀၀	၅၉၇,၅၅၃	၂,၂၇၈,၉၈၅	၂၃၉,၀၈၉	၁၂၂,၆၆၉	၁,၁၃၁,၉၃၇	-	၁၇,၀၉၈,၄၆၃

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅
စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

												ကျပ်ထောင်ပေါင်း
	အဆောက်အဦး	ရုံးသုံးစက် ကိရိယာ	စက်နှင့် စက်ကိရိယာ	ပရိဘောဂ	ကွန်ပျူတာနှင့် စက်ပစ္စည်းများ	မော်တော်ယာဉ်	လူစီးမီးပုံးပျံများ (၁၅လုံး)	လှေနှင့်စက်ဘီး	အခြား	ဟိုတယ်လုပ်ငန်း သုံး ပစ္စည်းများ	တည်ဆောက် ဆဲ လုပ်ငန်းများ	စုစုပေါင်း
<i>စုစုပေါင်းတန်ဖိုးကျခြင်းအတွက် လျာထားချက်များ</i>												
စာရင်းဖွင့်လက် ကျန်	၁,၃၀၆,၃၂၆	၁၉၅	၈၀၃	၄၉၃	၉၁	-	-	၁	၇၃	၂,၈၇၉	၇,၄၄၀	၁,၃၁၈,၃၀၁
နှစ်အတွင်းလျာထား ချက်များ (မှတ်စု- ၂၉)	၈၁,၃၈၉	၁	၂၄	၁၂	၁	-	-	-	-	၆၀	၄၈၁	၈၁,၉၆၈
စာရင်းပိတ်လက် ကျန်	၁,၃၈၇,၇၁၅	၁၉၆	၈၂၇	၅၀၅	၉၂	-	-	၁	၇၃	၂,၉၃၈	၇,၉၂၁	၁,၄၀၀,၂၆၉
<i>အသားတင်တန်ဖိုး</i>												
စာရင်းပိတ်လက် ကျန်	၄၄,၁၅၃,၁၇၆	၂,၀၅၆	၆၁,၈၅၃	၁၁,၀၇၂	၁,၅၃၇	၆,၀၂၁	၅၀,၅၈၅	၄,၂၀၉	၇,၃၁၆	၃၂,၆၆၈	၇၆,၁၄၁	၄၄,၄၀၆,၆၃၄
စာရင်းဖွင့်လက် ကျန်	၄၅,၁၉၂,၁၁၉	၂,၆၆၄	၉၉,၃၇၈	၂၅,၇၉၈	၁၅,၆၉၅	၁၂,၄၁၁	၁၂၃,၈၈၄	၃၃၉	၈,၁၁၅	၄၅,၅၈၃	၇၄,၅၀၉	၄၅,၆၀၀,၄၉၅

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက် တွင် -

“Amata Resort and Spa (Andaman)” သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ မြိတ်ကျွန်းစုအတွင်းရှိ ဖိုးနီကျွန်းတွင် တည်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(လုပ်ကိုင်ခွင့်ပြုသူ) နှင့် Amata International Co., Ltd (လုပ်ကိုင်ခွင့်ရသူ)တို့အကြား Diving Resort & Recreation Centre တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ထိုကျွန်းမြေနေရာကို နှစ်ပေါင်း(၅၀) ငှားရမ်းအသုံးပြုခွင့်ရှိပြီး သက်တမ်းပြည့်သည့်အခါ လုပ်ကိုင်ခွင့် ရသူသည် ဆက်လက်ငှားရမ်းခြင်း လုပ်ကိုင်ဆောင်ရွက်လိုပါက တစ်ကြိမ်လျှင်(၁၀)နှစ်စီဖြင့် (၂)ကြိမ် ဆက်လက်ငှားရမ်း သုံးစွဲခွင့်ပြုရန် တင်ပြဆောင်ရွက်ခွင့်ရှိပါသည်။ ထိုသဘောတူစာချုပ်တွင် လုပ်ကိုင်ခွင့်ရသူသည် တဆင့်ငှားရမ်းခြင်း၊ အခြားသော လူပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုခုသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်းမပြုရဟု အတိအလင်းဖော်ပြထားပါသည်။

Amata Resort and Spa (Andaman)ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၎င်း၏အဆောက်အဦးတန်ဖိုးငွေ မြန်မာကျပ်ငွေ(ကျပ်ထောင်ပေါင်း) ၄,၁၃၃,၉၇၆ ကို ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်၏ ပုံသေပိုင်ပစ္စည်း စာရင်းတွင် တစ်ဆင့်ပြန်လည်အငှားချထားမှု ခွင့်ပြုမိန့်မရှိပဲ စာရင်းရေးသွင်းထားသည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ တစ်ဆင့်ပြန်လည်အငှားချထားမှု ခွင့်ပြုမိန့်ကို ယခု အစီရင်ခံစာထုတ်ပြန်သည့်အချိန်ထိ မရရှိသေးပါ။

အထက်ပါ ဖော်ပြပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဟိုတယ်၏ ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့လျာထားစရိတ်မှာ မြန်မာကျပ်ငွေ(ကျပ်ထောင်ပေါင်း) ၆၈,၉၀၀ ဖြစ်ပါသည်။ (မှတ်စု ၆ နှင့်၂၁)

၅။ ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်းများ

ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့လျာထားစရိတ်ကိုနုတ်၍ အသားတင် တန်ဖိုးဖြင့် စာရင်းဖော်ပြထားပြီး အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

၂၀၂၆ ခုနှစ်
မတ်လ ၃၁ ရက်
ကျပ်ထောင်ပေါင်း

မူရင်းတန်ဖိုး

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၃၇၁,၄၆၃
နှစ်အတွင်းဝယ်ယူမှုများ	၁၉,၄၀၀
စာရင်းမှပယ်ဖျက်ခြင်း	(၈,၂၇၇)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၃၈၂,၅၈၆

စုစုပေါင်း တန်ဖိုးလျော့လျာထားစရိတ်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၃၅၉,၃၇၁
နှစ်အတွင်းတန်ဖိုးလျော့များ	၇,၃၆၄
စာရင်းမှပယ်ဖျက်ခြင်း	(၈,၂၆၄)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၃၅၈,၄၇၁

စုစုပေါင်း တန်ဖိုးကျခြင်းအတွက်လျာထားချက်များ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၁
နှစ်အတွင်းလျာထားချက်များ	-
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၁

အသားတင်တန်ဖိုး

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၂၄,၁၁၅
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၁၂,၀၉၁

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၆။ မြေနှင့်အဆောက်အဦးအသုံးပြုခွင့်

အသေးစိတ်ကိုအောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
မူရင်းတန်ဖိုး	
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၁,၂၆၇,၂၀၀
ထပ်တိုးများ	-
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၁,၂၆၇,၂၀၀
စုစုပေါင်း တန်ဖိုးလျော့လျာထားစရိတ်	
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၁၂၃,၈၉၂
နှစ်အတွင်းတန်ဖိုးလျော့များ	၅၉,၃၆၉
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၁၈၃,၂၆၁
စုစုပေါင်း တန်ဖိုးကျခြင်းအတွက် လျာထားချက်များ	
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၂၀,၆၂၁
နှစ်အတွင်းလျာထားချက်များ (မှတ်စု-၂၉)	၁,၂၉၅
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၂၁,၉၁၆
အသားတင်တန်ဖိုး	
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းပိတ်လက်ကျန်	၁,၀၆၂,၀၂၃
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်	၁,၁၂၂,၆၈၇

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပဲ)လီမိတက် တွင် -

မြေနှင့်အဆောက်အဦးအသုံးပြုခွင့်အတွက် သတ်မှတ်ထားသောအသုံးဝင်သက်တမ်းမှာ ငှားရမ်းခြင်းစာချုပ်များနှင့် ကိုက်ညီမှုမရှိပါ။ အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	စာချုပ်အရ ငှားရမ်းခြင်းကာလ	အသုံးဝင်သက်တမ်း
Amata Resort & Spa- Ngapali	၁၅ နှစ်	၅၈ နှစ်
Amata Garden Resort – Bagan	၁၅ နှစ်	၆၀ နှစ်
My Bagan Residence by Amata	၁၅ နှစ်	၄၉ နှစ်
Amata Garden Resort Inle Lake	၅၀ နှစ်	၅၆ နှစ်
Amata Resort and Spa - Andaman	စာချုပ်ချုပ်ဆိုထားခြင်းမရှိပါ။	၇၀ နှစ်

“Amata Resort and Spa (Andaman)” သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ မြိတ်ကျွန်းစုအတွင်းရှိ ဖိုးနီကျွန်းတွင် တည်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(လုပ်ကိုင်ခွင့်ပြုသူ) နှင့် Amata International Co., Ltd (လုပ်ကိုင်ခွင့်ရသူ) တို့အကြား Diving Resort & Recreation Centre တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ထိုကျွန်းမြေနေရာကို နှစ်ပေါင်း(၅၀) ငှားရမ်းအသုံးပြုခွင့်ရှိပြီး သက်တမ်းပြည့်သည့်အခါ လုပ်ကိုင်ခွင့်ရသူသည် ဆက်လက်ငှားရမ်းခြင်း လုပ်ကိုင်ဆောင်ရွက်လိုပါက တစ်ကြိမ်လျှင် (၁၀)နှစ်စီဖြင့် (၂)ကြိမ် ဆက်လက်ငှားရမ်း

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

သုံးစွဲခွင့်ပြုရန် တင်ပြဆောင်ရွက်ခွင့်ရှိပါသည်။ ထိုသဘောတူစာချုပ်တွင် လုပ်ကိုင်ခွင့်ရသူသည် တဆင့်ငှားရမ်းခြင်း၊ အခြားသော လူပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုခုသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း မပြုရ ဟု အတိအလင်းဖော်ပြထားပါသည်။

ကုမ္ပဏီ၏ စီမံအုပ်ချုပ်သူများ၏ရည်ရွယ်ချက်မှာ အဆိုပါမြေယာအား အမတအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက် မှ ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်သို့ တဆင့်ပြန်လည်ငှားရမ်းရန်ဖြစ်ပါသည်။ ထိုသို့တဆင့်ပြန်လည်ငှားရမ်းရန် ကုမ္ပဏီသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ထံသို့ တဆင့်ပြန်လည်အငှားချထားမှုခွင့်ပြုမိန့်တောင်းခံခြင်း လုပ်ငန်းစဉ်အား ဆောင်ရွက်ဆဲဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တဆင့်ပြန်လည်အငှားချထားမှု ခွင့်ပြုမိန့်ကို ယခုအစီရင်ခံစာထုတ်ပြန်သည့်အချိန်ထိ မရရှိသေးပါ။

Amata Resort and Spa (Andaman) သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၎င်း၏မြေနှင့်အဆောက်အဦးအသုံးပြုခွင့်တန်ဖိုးငွေ မြန်မာကျပ်ငွေ(ကျပ်ထောင်ပေါင်း) ၄၆၄,၄၂၇ ကို ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်၏ အဆောက်အဦးအသုံးပြုခွင့်စာရင်းတွင် စာရင်းရေးသွင်းထားသည်။ သို့သော်လည်း အမတအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်နှင့် ချုပ်ဆိုထားသော မြေငှားရမ်းခြင်းသဘောတူညီမှုစာချုပ်ကို မရရှိသောကြောင့် အဆိုပါမြေများကို တိုက်ရိုက်အသုံးပြုခွင့်/အငှားချခြင်းအတွက်ခွင့်ပြုချက်၊ မြေယာအသုံးပြုမှု ဆောက်လုပ်ရေးခွင့်ပြုချက်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ ငှားရမ်းမှုကာလ၊ နှစ်စဉ်ငှားရမ်းခများ အစရှိသည်တို့ကို အတည်ပြုသုံးသပ်နိုင်ခြင်းမရှိခဲ့ပါ။

အထက်ပါဖော်ပြပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်ကုန်ဆုံးသောနှစ်အတွက် မြေနှင့်အဆောက်အဦးအသုံးပြုခွင့်၏တန်ဖိုးလျော့လျာထားစရိတ်မှာ မြန်မာကျပ်ငွေ(ကျပ်ထောင်ပေါင်း) ၆,၉၃၂ ဖြစ်ပါသည်။ (မှတ်စု ၄ နှင့် ၂၁)

၇။ ကုန်လက်ကျန်များ

အသေးစိတ်ကိုအောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
အစားအသောက်နှင့်အဖျော်ယမကာများ	၁၀,၀၃၆	၉,၀၅၀
အထောက်အပံ့ပစ္စည်းများ	၅၅,၆၉၄	၅၉,၈၅၇
ဒီဇယ်ဆီ နှင့် ဓာတ်ငွေ့	၁၄,၇၀၁	၁၅,၀၂၂
အမှတ်တရလက်ဆောင်ပစ္စည်းများ	၂,၇၂၄	၃,၆၀၄
	၈၃,၁၅၅	၈၇,၅၃၃

၈။ ရရန်ရှိစာရင်း

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ခရီးသွားဧည့်သည်နှင့်ဝန်ဆောင်မှုလုပ်ငန်း	၁၄,၁၂၈	၁၄,၈၅၆
အခြားရရန်ရှိ	-	၅၀
ကြွေးဆုံးလျာထားချက်များ	(၁,၄၀၄)	(၁,၄၆၁)
	၁၂,၇၂၄	၁၃,၄၄၅

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၉။ စရန်ငွေများနှင့် ကြိုတင်ပေးချေထားသော စာရင်းများ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
စရန်ငွေများ	၁၅,၀၁၀	၁၅,၀၁၀
ကြိုပေးငွေများ - အာမခံ	၁၉,၉၉၅	၂၆,၀၅၈
- အခြား	၂,၁၁၃	၅,၆၉၃
- အခန်းငှားရမ်းခ	၂,၅၀၀	-
	<u>၃၉,၆၁၈</u>	<u>၄၆,၇၆၁</u>

၁၀။ ကြိုတင်ခွန်များ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ဝင်ငွေခွန်	၁,၀၆၆	၁,၀၆၆
ကုန်သွယ်လုပ်ငန်းခွန် (က)	၁၀,၇၇၄	၅,၆၄၀
	<u>၁၁,၈၄၀</u>	<u>၆,၇၀၆</u>

(က) ကုန်သွယ်လုပ်ငန်းခွန်

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
စာရင်းဖွင့်လက်ကျန်	၅,၆၄၀	၁၄,၄၉၂
နှစ်အတွင်းကြိုတင်ခွန်ပေးသွင်းခြင်း	၅,၁၃၄	၁,၇၃၀
အခွန်စည်းကြပ်ပြီးနောက် ပေးရန်ရှိအခွန်	-	(၁၀,၅၈၂)
စာရင်းပိတ်လက်ကျန်	<u>၁၀,၇၇၄</u>	<u>၅,၆၄၀</u>

၁၁။ ပတ်သက်ဆက်နွယ်သူများထံမှရရန်ရှိသူများ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
အဝက်ဟိုး(လ်)ဒင်း ကုမ္ပဏီလီမိတက်	-	၂၀,၃၈၃
	<u>-</u>	<u>၂၀,၃၈၃</u>

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၁၂။ ငွေသားနှင့်ငွေသားညီမျှခြင်းလက်ကျန်များ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ငွေသားလက်ကျန်	၂၄,၁၈၁	၁၉,၁၀၇
ဘဏ်စာရင်းလက်ကျန်	၉,၁၈၀	၅,၂၅၇
	<u>၃၃,၃၆၁</u>	<u>၂၄,၃၆၄</u>

၁၃။ အစုရှယ်ယာမတည်ရင်းနှီးငွေ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ထုတ်ဝေပေးသွင်းပြီး အစုရှယ်ယာရင်းနှီးငွေ		
၁စောင်လျှင် ၁၀၀ကျပ်တန်ဖိုးရှိသော အစုရှယ်ယာအရေအတွက်	၁,၀၀၀,၀၀၀	၁,၀၀၀,၀၀၀
၁၀,၀၀၀,၀၀၀ မှရင်းနှီးငွေ		
၁စောင်လျှင် ၅,၀၀၀ကျပ်တန်ဖိုးရှိသော	၂,၄၈၇,၉၉၀	၂,၄၈၇,၉၉၀
အစုရှယ်ယာအရေအတွက် ၄၉၇,၅၉၈ မှရင်းနှီးငွေ		
	<u>၃,၄၈၇,၉၉၀</u>	<u>၃,၄၈၇,၉၉၀</u>

၁၄။ ပေးရန်တာဝန်များ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ကုန်သွယ်မှုအတွက် ပေးရန်ရှိသူများ	၂၉၁,၁၇၉	၄၂၉,၁၈၈
အခြားသောပေးရန်ရှိသူများ	၅၅,၇၆၂	၆၃,၃၀၁
ချေးငွေအပေါ်ကျသင့်သောအတိုးပေးရန်ရှိသူများ	၅,၂၀၀	၁၁,၄၀၁,၁၆၅
	<u>၃၅၂,၁၄၁</u>	<u>၁၁,၈၉၃,၆၅၄</u>

အထက်ဖော်ပြပါ ကုန်သွယ်မှုအတွက်ပေးရန်တာဝန်များအနက် မြန်မာကျပ်(ကျပ်ထောင်ပေါင်း) ၂၂၇,၄၄၇ သည် ကာလကြာရှည်သည့်တိုင်အောင် ပေးဆောင်နိုင်ခြင်းမရှိသော လက်ကျန်များဖြစ်သည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၁၅။ ပေးရန်အခွန်များ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
အခြေပစ္စည်းမှမြတ်စွန်းငွေအတွက် ကျသင့်အခွန် (က)	-	၃,၀၀၀
ကုန်သွယ်လုပ်ငန်းခွန် (ခ)	၁၉,၉၈၆	၁၃,၁၅၇
	<u>၁၉,၉၈၆</u>	<u>၁၆,၁၅၇</u>
(က) အခြေပစ္စည်းမှမြတ်စွန်းငွေအတွက် ကျသင့်အခွန်		
အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။		
	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
စာရင်းဖွင့်လက်ကျန်	၃,၀၀၀	၁,၄၂၇
နှစ်အတွင်း ပေးရန်တာဝန်လျာထားချက်များ	-	၃,၀၀၀
ဒဏ်ကြေးငွေများ	-	၁၄၃
နှစ်အတွင်းပေးဆောင်ခြင်းများ	(၁,၄၈၉)	(၁,၅၇၀)
အခွန်စည်းကြပ်ပြီးနောက် ကြိုတင်ခွန်နှင့်	(၁,၅၁၁)	-
စာရင်းညှိနှိုင်းမှုများ		
စာရင်းပိတ်လက်ကျန်	<u>-</u>	<u>၃,၀၀၀</u>
(ခ) ကုန်သွယ်လုပ်ငန်းခွန်		
အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။		
	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
စာရင်းဖွင့်လက်ကျန်	၁၃,၁၅၇	၁၁၀,၄၇၅
နှစ်အတွင်း ပေးရန်တာဝန်လျာထားချက်များ	၁၉,၉၈၆	၁၃,၁၅၇
ဒဏ်ကြေးငွေများ	-	၆,၈၃၉
နှစ်အတွင်း ပေးဆောင်ခြင်းများ	(၁၃,၁၅၇)	(၁၀၆,၇၃၂)
အခွန်စည်းကြပ်ပြီးနောက် ကြိုတင်ခွန်နှင့် စာရင်းညှိ	-	(၁၀,၅၈၂)
နှိုင်းမှုများ		
စာရင်းပိတ်လက်ကျန်	<u>၁၉,၉၈၆</u>	<u>၁၃,၁၅၇</u>

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၁၆။ ပေးရန်ရှိသည့်စရိတ်များ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ဝန်ထမ်းနှင့်ဆက်စပ်စရိတ်များ	၁၁,၈၈၄	၁၃,၈၂၃
ပညာရှင်ကြေး	၂၈၇,၆၈၄	၂၆၄,၄၆၉
CSR အတွက် လျာထားချက်များ	၉၀,၀၀၀	၇၀,၀၀၀
DCA မှကောက်ခံမှုများ	၅,၀၆၅	၄,၆၄၉
ခိုင်ကြေး (Royalty fees)	၃၆၄,၁၄၂	၃၆၄,၁၄၂
ညောင်ဦးမြို့စည်ပင်သာယာရေးကော်မတီထံသို့ ပေးရန်ရှိသည့် အခြား	၄၉,၇၆၀	၄၅,၉၅၀
	၂၅၄,၃၀၇	၂၀၈,၁၇၅
	၁,၀၆၂,၈၇၅	၉၇၁,၂၀၈

၁၇။ ကြိုတင်ရရှိထားသောစရန်ငွေ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ခရီးသွားဧည့်သည်နှင့်ဝန်ဆောင်မှုလုပ်ငန်း	၅၃၀,၃၉၆	၅၃၂,၈၂၃
အခြားကြိုတင်ရရှိငွေများ	၁၃,၉၁၀	၁၁,၇၃၈
	၅၄၄,၃၀၆	၅၄၄,၅၆၁

၁၈။ အခြားပေးရန်ရှိသည့်များ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ကော်မရှင်ပေးငွေ	၃,၁၁၆	၃,၁၁၆
ဝန်ဆောင်မှုအတွက်ချီးမြှင့်ငွေ (Service Money)	၁၂,၄၄၂	၃၀၃,၁၇၄
ကာလတိုချေးငွေ	၄၁၈,၀၀၀	၄၁၈,၀၀၀
	၄၃၃,၅၅၈	၇၂၄,၂၉၀

(က) ဝန်ဆောင်မှုအတွက်ချီးမြှင့်ငွေ (Service Money)

ယခုဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီအုပ်စု၏လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်
ဂရု(ပ်)လီမိတက် ("UIG") သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ရက်စွဲဖြင့် ကျင်းပပြုလုပ်ခဲ့သော ဒါရိုက်တာများ၏
အစည်းအဝေးမှတ်တမ်းအရ ပေးရန်ရှိလျာထားသော ဝန်ဆောင်မှုအတွက်ချီးမြှင့်ငွေ မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း)
၂၉၃,၂၈၅ ကို အမြတ်လက်ကျန်(Retained Earnings) သို့ စာရင်းညှိနှိုင်းရေးသွင်းခဲ့ပါသည်။

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

(ခ)ကာလတိုချေးငွေ

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် လက်အောက်ခံကုမ္ပဏီဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်) လီမိတက်သည် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ကျပ်သိန်း ၄၈၀၀ (အတိုးနှုန်း ၁%) ကို ချေးငွေကာလတစ်နှစ်ဖြင့် အစိုးရ ထံမှ ရယူထားပြီး သက်တမ်းစေ့ရောက်သည့်နေ့မှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ရက်စွဲပါ သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၂၁) အရ ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ အထိသို့လည်းကောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၀၄ ရက်နေ့ရက်စွဲပါ သတင်းထုတ်ပြန်ချက်အမှတ်(၃/၂၀၂၂)အရ ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၈ရက်နေ့ အထိသို့လည်းကောင်း အသီးသီး သက်တမ်းတိုးမြှင့်ပေးထားပါသည်။

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ကုမ္ပဏီသည် ကိုဗစ်-၁၉ချေးငွေ ပြန်လည်ပေးဆပ်မည့်အစီအစဉ်ကို ကော်မတီသို့ တင်ပြခဲ့သော်လည်း ကော်မတီထံမှ ခွင့်ပြုချက် မရရှိသေးပါ။ ယခုဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီသည် မည်သည့်ငွေပေး ချေမှုမျှ ပြုလုပ်ထားခြင်းမရှိပါ။

၁၉။ ပတ်သက်ဆက်နွယ်သူများထံသို့ပေးရန်ရှိသူများ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
အမတ်ဟိုး(လ်)ဒင်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်	၁၁၇,၂၄၁	၁၀၃,၉၂၀
ဦးဝင်းအောင်	၁,၀၅၈,၄၈၉	၃,၆၄၇,၃၁၈
	၁,၁၇၅,၇၃၀	၃,၇၅၁,၂၃၈

၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ကုမ္ပဏီအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာ နေရှင်နယ်ဂရု(ပ်)လီမိတက် ("UIG") သည် UIG ၏ ဒါရိုက်တာ ဦးဝင်းအောင်ထံ ပေးရန်ရှိသည့် မြန်မာကျပ်ငွေ (ကျပ်ထောင် ပေါင်း) ၄,၀၀၀,၀၀၀ အား ကင်းလွတ်ခွင့် ရရှိခဲ့ပြီး၊ ယင်းပမာဏကို အခြားဝင်ငွေအဖြစ် စာရင်းရေးသွင်းခဲ့ပါသည်။ (မှတ်စု ၂၄)

၂၀။ ကာလရှည်ချေးငွေများ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
<u>ကာလရှည်ချေးငွေများ (အမေရိကန်ဒေါ်လာ ၁၀.၇ မီလီယံ)</u>		
တစ်နှစ်အတွင်း ပေးရန်ရှိသူများ	၃၆,၉၂၁,၈၀၃	၁၅,၄၆၁,၂၅၀
တစ်နှစ်ကျော်လွန်ပြီးနောက်ပိုင်း ပေးရန်တာဝန်များ	-	၇,၀၀၈,၇၅၀
	၃၆,၉၂၁,၈၀၃	၂၂,၄၇၀,၀၀၀

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော ယူနိုက်တက်အင်တာ နေရှင်နယ်ဂရု(ပ်)လီမိတက် (UIG) သည် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် အမေရိကန်ဒေါ်လာ ၁၀.၇ မီလီယံ

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

တန်ဖိုးရှိ ချေးငွေစာချုပ်အား အတိုးနှုန်း (အပြောင်းအလဲရှိသည့် အတိုးနှုန်း - သက်ဆိုင်ရာ အတိုးနှုန်းနှင့် SOFRတို့၏ အစုအပေါင်း) ဖြင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်စွဲပါ ကင်းလွတ်ခွင့် စာအမှတ် (၈) နှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်စွဲပါ ကင်းလွတ်ခွင့်စာအမှတ် (၉) တို့အရ နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း (IFC) ၏ သဘောတူညီမှုဖြင့် အရစ်ကျ ပေးဆပ်ရမည့် အစီအစဉ်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ ပါသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်စွဲပါ ကင်းလွတ်ခွင့်စာအမှတ် (၉) အရ ချေးငွေပေးချေရမည့် သက်တမ်းစေ့ကာလမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပါသည်။ သို့ရာတွင် ယခုအစီရင်ခံစာ ထုတ်ပြန်သည့်အချိန်အထိ ချေးငွေပေးချေမှုများ မပြုလုပ်ရသေးကြောင်းတွေ့ရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် UIG မှ ချေးငွေပေးဆောင်ရမည့်ကာလကို ရွှေ့ဆိုင်းပေးရန် နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း (IFC) သို့ တောင်းခံလွှာ ပေးပို့ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် UIG နှင့် နိုင်ငံတကာငွေကြေး (IFC) တို့အကြား ချေးငွေဖြေရှင်းရေး သဘောတူညီချက်နှင့် ပြင်ဆင်ထားသောပြန်လည်ပေးဆပ်ရေး အစီအစဉ်ကိုပြုလုပ်ခဲ့ပါသည်။

အဆိုပါသဘောတူညီချက်အရ UIGအနေဖြင့် မူလပေးဆပ်ရမည့်ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၇,၅၈၁,၈၁၀.၇၆ (မူလချေးငွေ၊ ပေးရန်ရှိအတိုး၊ ငွေပေးချေရန် ပျက်ကွက်မှုအတွက် အတိုးနှင့် အခြားဆက်စပ်စရိတ်များ အပါအဝင်) အစား မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၃၀,၀၀၀,၀၀၀ ကိုသာ ပေးဆပ်ရန်ကျန်ငွေအဖြစ် သဘောတူသတ်မှတ်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ အစိုးရဌာနများ၏ ခွင့်ပြုချက်ရရှိရန် လုပ်ငန်းစဉ်များ မပြီးပြတ် သေးပါသောကြောင့် UIG အနေဖြင့် IFC သို့ ပေးဆပ်ရန်ကျန်ရှိသော ချေးငွေအားလုံးကို ရာနှုန်းပြည့် ပေးဆပ် နိုင်ခြင်း မရှိသေးပါ။ ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာသို့ ရက်စွဲနောက်ပိုင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နေ့တွင် UIG သည် ပထမ အရစ်ပေးချေမှုအဖြစ် မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၅,၀၀၀,၀၀၀ကို IFC သို့ ပေးဆပ်ခဲ့ပါသည်။ ကျန်ရှိနေသော ချေးငွေများ ပြန်လည်ပေးဆပ်ရေးကို IFCနှင့် ဆက်လက်၍ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

၂၁။ မြေနှင့်အဆောက်အဦးအသုံးပြုခွင့်အတွက်ပေးရန်တာဝန်

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
တစ်နှစ်အတွင်း ပေးရန်ရှိသူများ	၂၂,၁၆၀	၃၈,၇၉၇
တစ်နှစ်ကျော်လွန်ပြီးနောက်ပိုင်း ပေးရန်တာဝန်များ	၁,၁၇၇,၂၅၇	၁,၁၉၅,၉၃၅
	<u>၁,၁၉၉,၄၁၇</u>	<u>၁,၂၃၄,၇၃၂</u>

အနာဂတ်ကာလတွင် ပေးသွင်းရမည့်ငှားရမ်းခ (တိုးရင်းပေါင်း) မှာ အောက်ပါအတိုင်းဖြစ်ပါသည်

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
တစ်နှစ်အတွင်း ပေးရန်ရှိသူများ	၁၇၂,၈၆၆	၁၉၃,၈၆၆
တစ်နှစ်ကျော်ပြီးနောက်ငါးနှစ်အတွင်း ပေးရန်ရှိသူများ	၆၀၈,၂၅၁	၆၂၉,၂၅၁
ငါးနှစ်ကျော်လွန်ပြီးနောက် ပေးရန်ရှိသူများ	၇,၆၃၄,၈၃၆	၇,၇၇၈,၈၃၆
	<u>၈,၄၁၅,၉၅၃</u>	<u>၈,၆၀၁,၉၅၃</u>

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပဲ)လီမိတက် တွင်-

ဘဏ္ဍာရေးအငှားစာချုပ်များအတွက် ငှားရမ်းကာလနှင့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဖော်ပြချက်	လုပ်ကိုင်ခွင့်ပြုသူ	ငှားရမ်းကာလ	အတိုးနှုန်း
Amata Resort & Spa- Ngapali	-ဦးဝင်းအောင် -အမတအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်	၅၈ နှစ်	၁၃ %
Amata Garden Resort – Bagan	ဦးဝင်းအောင်	၆၀ နှစ်	၁၃ %
My Bagan Residence by Amata	ဦးဝင်းအောင်	၄၉ နှစ်	၁၃ %
Amata Garden Resort Inle Lake	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန	၅၀ နှစ်	၁၃ %
Amata Resort and Spa (Andaman)	ဦးဝင်းအောင် (အမတအင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်)	၇၀ နှစ်	၁၃ %
Apartment lease	ဒေါ်ဌေးဌေးကြည်	၂ နှစ်	၁၃ %

- မြေနှင့်အဆောက်အဦးအသုံးပြုခွင့်အတွက် ပေးရန်တာဝန်ထွက်ချက်မူဇယားပါ ငှားရမ်းကာလနှင့် သဘောတူညီမှု စာချုပ်ပါ ငှားရမ်းကာလမှာ ကိုက်ညီမှုမရှိပါ။ အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

ဖော်ပြချက်	စာချုပ်အရငှားရမ်းကာလ	ထွက်ချက်မူဇယားပါငှားရမ်းကာလ
Amata Resort & Spa- Ngapali	၁၅ နှစ်	၅၈ နှစ်
Amata Garden Resort – Bagan	၁၅ နှစ်	၆၀ နှစ်
My Bagan Residence by Amata	၁၅ နှစ်	၄၉ နှစ်
Amata Garden Resort Inle Lake	၅၀ နှစ်	၅၆ နှစ်
Amata Resort and Spa (Andaman)	စာချုပ်ချုပ်ဆိုထားခြင်းမရှိပါ။	၇၀ နှစ်

- “Amata Resort and Spa (Andaman)” သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ မြိတ်ကျွန်းစုအတွင်းရှိ ဖိုးနီကျွန်းတွင် တည်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(လုပ်ကိုင်ခွင့်ပြုသူ) နှင့် Amata International Co., Ltd (လုပ်ကိုင်ခွင့်ရသူ) တို့အကြား Diving Resort & Recreation Centre တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်တွင် ထိုကျွန်းမြေနေရာကို နှစ်ပေါင်း(၅၀)ငှားရမ်းအသုံးပြုခွင့်ရှိပြီး သက်တမ်းပြည့်သည့်အခါ လုပ်ကိုင်ခွင့်ရသူသည် ဆက်လက်ငှားရမ်းခြင်း လုပ်ကိုင်ဆောင်ရွက်လိုပါက တစ်ကြိမ်လျှင် (၁၀)နှစ်စီဖြင့် (၂)ကြိမ် ဆက်လက်ငှားရမ်း သုံးစွဲခွင့်ပြုရန် တင်ပြဆောင်ရွက်ခွင့်ရှိပါသည်။

ထိုသဘောတူစာချုပ်တွင် လုပ်ကိုင်ခွင့်ရသူသည် တဆင့်ငှားရမ်းခြင်း၊ အခြားသောလူပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုခုသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်းမပြုရဟု အတိအလင်းဖော်ပြထားပါသည်။

ကုမ္ပဏီ၏ စီမံအုပ်ချုပ်သူများ၏ရည်ရွယ်ချက်မှာ အဆိုပါမြေယာအား အမတအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်မှ ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပဲ)လီမိတက်သို့ တဆင့်ပြန်လည်ငှားရမ်းရန်ဖြစ်ပါသည်။ ထိုသို့တဆင့်ပြန်လည်ငှားရမ်းရန် ကုမ္ပဏီသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ထံသို့ တဆင့်ပြန်လည်အငှားချထားမှု ခွင့်ပြုမိန့်တောင်းခံခြင်း လုပ်ငန်းစဉ်အား ဆောင်ရွက်ဆဲဖြစ်ပါသည်။

Amata Resort and Spa (Andaman) သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၎င်း၏မြေနှင့် အဆောက်အဦးအသုံးပြုခွင့်အတွက်ပေးရန်တာဝန် တန်ဖိုးငွေ မြန်မာကျပ်ငွေ(ကျပ်ထောင်ပေါင်း) ၄၆၄,၄၂၇ ကို ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပဲ)လီမိတက်၏ မြေနှင့်အဆောက်အဦး အသုံးပြုခွင့်အတွက် ပေးရန်တာဝန်စာရင်းတွင် စာရင်းရေးသွင်းထားသည်။ သို့သော်လည်း အမတအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်နှင့် ချုပ်ဆိုထားသော မြေငှားရမ်းခြင်းသဘောတူညီမှုစာချုပ်ကို မရရှိသောကြောင့် အဆိုပါမြေများကို တိုက်ရိုက်အသုံးပြုခွင့်/အငှားချခြင်းအတွက်ခွင့်ပြုချက်၊

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

မြေယာအသုံးပြုမှုဆောက်လုပ်ရေးခွင့်ပြုချက်၊ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ ငှားရမ်းမှုကာလ၊ နှစ်စဉ်ငှားရမ်းခများ အစရှိသည်တို့ကို အတည်ပြုသုံးသပ်နိုင်ခြင်း မရှိခဲ့ပါ။

အထက်ဖော်ပြပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်ကုန်ဆုံးသောနှစ်အတွက် မြေနှင့်အဆောက်အဦးအသုံးပြုခွင့်အတွက် အတိုးစရိတ်မှာ မြန်မာကျပ်ငွေ(ကျပ်ထောင်ပေါင်း) ၅၉,၉၇၆ ဖြစ်ပါသည်။ (မှတ်စု ၄ နှင့် ၆)

- ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ယူနိုက်တက်အင်တာနေရှင်နယ်ဂရ(ပ်)လီမိတက်တို့အကြား ငှားရမ်းခပြင်ဆင်ချက် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါသည်။ ယင်းစာချုပ်အရ Amata Garden Resort (Inle Lake) အတွက် နှစ်စဉ်မြေငှားရမ်းခကို ကျပ် ၃,၈၄၅,၆၀၀ မှ ကျပ် ၇,၈၆၆,၀၀၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ ထို့အပြင် မြေငှားရမ်းခနှုန်းထားကို (၅)နှစ်လျှင် တစ်ကြိမ် ပြင်ဆင်ချုပ်ဆိုသွားမည်ဖြစ်ပြီး စာချုပ်ပြန်လည်ချုပ်ဆိုသည့်အခါ ငှားရမ်းခနှုန်းထားကို ကာလဒေသပေါက်ဈေးနှင့် နှစ်ဖက်ညှိနှိုင်း၍ လက်ရှိစာချုပ်ပါ ငှားရမ်းခ၏ ၁၀ ရာခိုင်နှုန်းထက် မပိုသော နှုန်းထားဖြင့် ပြင်ဆင်သတ်မှတ်မည်ဖြစ်ပါသည်။

၂၂။ ဝင်ငွေ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
အခန်းငှားရမ်းခြင်းနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှု	၄၉၁,၇၅၃	၂၇၂,၁၈၄
အစားအသောက်နှင့် အဖျော်ယမကာ	၁၃၈,၈၃၀	၁၃၈,၁၅၅
လျှော်ဖွပ်သန့်စင်ခြင်းနှင့် Spaဝန်ဆောင်မှု	၃,၁၆၁	၂,၆၁၂
အခြားဝန်ဆောင်မှု	၂၁,၇၆၂	၂၅,၄၈၃
စုစုပေါင်း	၆၅၅,၅၀၆	၄၃၈,၄၃၄

၂၃။ ဝန်ဆောင်မှုအတွက်တိုက်ရိုက်ကုန်ကျစရိတ်

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
အခန်းငှားရမ်းခြင်းနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှု (က)	၄၄၀,၁၆၂	၂၁၃,၀၃၄
အစားအသောက်နှင့် အဖျော်ယမကာ (ခ)	၁၅၀,၃၁၃	၁၄၃,၁၇၉
လျှော်ဖွပ်သန့်စင်ခြင်းနှင့် Spaဝန်ဆောင်မှု (ဂ)	၃,၂၆၇	၁,၂၉၈
အခြားဝန်ဆောင်မှု	၁၁,၃၀၀	၁၁,၃၆၆
စုစုပေါင်း	၆၀၅,၀၄၂	၃၆၈,၈၇၇

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

(က) အခန်းငှားရမ်းခြင်းနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှု

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
လစာနှင့် ဆက်စပ်စရိတ်များ		
လုပ်ခလစာ	၂၀၂,၁၃၈	၁၀၁,၅၇၁
ဝန်ထမ်းအကျိုးခံစားခွင့်	၃၆,၆၃၄	၂၆,၁၈၂
	၂၃၈,၇၇၂	၁၂၇,၇၅၃
အခြားစရိတ်များ		
လူစီးမီးပုံးပျံဝန်ဆောင်မှုနှင့်ဆက်စပ်ကုန်ကျသောစရိတ်	၈၁,၇၃၂	-
ဝန်ဆောင်မှုအတွက်ချီးမြှင့်ငွေ	၁၂,၂၆၅	၈,၃၇၇
အထောက်အပံ့ပစ္စည်းများ	၂၄,၀၂၇	၂၈,၃၃၄
ပြုပြင်ထိန်းသိမ်းစရိတ်	၆,၄၆၀	၁၂၂
သယ်ယူပို့ဆောင်ရေး	၂၀,၇၄၃	၃,၆၅၂
ပုံနှိပ်ခြင်းနှင့်စာရေးကိရိယာ	၁,၉၃၂	၄၈၉
မော်တော်ယာဉ်ကုန်ကျစရိတ်	၃,၇၄၆	၇,၉၀၄
လိုဏ်ငွေနှင့်အခွန်	၇,၂၄၅	၁၅,၁၃၇
အထွေထွေအသုံးစရိတ်များ	၅၇၀	၃၃၆
ပိုးမွှားအန္တရာယ်ကာကွယ်ရေးစရိတ်များ	၅,၅၃၂	၅,၄၂၀
မေတ္တာလက်ဆောင်နှင့် ဖျော်ဖြေရေး	၉၄၇	၈၀
ပန်းများနှင့် အလှဆင်ပစ္စည်း	၈၃၀	၇၃၃
ကွန်ပျူတာနှင့်ဆက်စပ်ကုန်ကျစရိတ်များ	၆,၃၄၀	၅၃၅
လျှော်ဖွပ်သန့်စင်ခြင်းစရိတ်	၂,၂၄၇	၃,၀၄၀
ကော်မရှင်ခ	၁၁,၆၅၈	၃,၅၂၀
စာပို့ခြင်း၊ တယ်လီဖုန်း၊အီးမေးလ်	၁၁,၈၅၀	၅,၃၃၂
လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာစရိတ်	၃၇၅	၄၆၀
အခြား	၂,၈၉၁	၁,၈၁၀
	၂၀၁,၃၉၀	၈၅,၂၈၁
စုစုပေါင်း	၄၄၀,၁၆၂	၂၁၃,၀၃၄

(ခ) အစားအသောက်နှင့် အဖျော်ယမကာ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
လစာနှင့် ဆက်စပ်စရိတ်များ		
လုပ်ခလစာ	၄၂,၅၄၀	၃၃,၆၁၀

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ဝန်ထမ်းအကျိုးခံစားခွင့်	၉,၃၅၇	၇,၁၅၇
	၅၁,၈၉၇	၄၀,၇၆၇
အခြားစရိတ်များ		
အစားအသောက်နှင့်အဖျော်ယမကာ	၇၀,၅၈၇	၇၁,၉၆၄
ဝန်ဆောင်မှုအတွက်ချီးမြှင့်ငွေ	၃,၉၄၅	၄,၆၂၉
အထောက်အပံ့ပစ္စည်းများ	၃,၁၁၆	၄,၅၁၄
သယ်ယူပို့ဆောင်ရေး	၃,၆၀၁	၂,၀၅၀
ပုံနှိပ်ခြင်းနှင့်စာရေးကိရိယာ	၁,၂၃၀	၄၂၃
လိုင်းစင်နှင့်အခွန်	၄,၄၄၆	၁,၇၄၅
အထွေထွေအသုံးစရိတ်များ	၁၅၀	၃၈
ပန်းများနှင့် အလှဆင်ပစ္စည်း	၂၁၈	၂၁၈
ကွန်ပျူတာနှင့်ဆက်စပ်ကုန်ကျစရိတ်များ	၁၂	-
လျှော်ဖွပ်သန့်စင်ခြင်းစရိတ်	၇၁၈	၁၆၇
စာပို့ခြင်း၊ တယ်လီဖုန်း၊အီးမေးလ်	၄၇၀	၁၃၅
လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာစရိတ်	၇၅၀	၅၅၅
စားဖိုဆောင်စရိတ်	၆,၀၀၄	၆,၄၅၆
ပျက်စီးဆုံးရှုံးမှုစရိတ်	၈၀၀	၇,၈၄၀
အခြား	၂,၃၆၉	၁,၆၇၈
	၉၈,၄၁၆	၁၀၂,၄၁၂
စုစုပေါင်း	၁၅၀,၃၁၃	၁၄၃,၁၇၉
(ဂ) လျှော်ဖွပ်သန့်စင်ခြင်းနှင့် Spaဝန်ဆောင်မှု		
အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။		
	၂၀၂၆ ခုနှစ်	၂၀၂၅ ခုနှစ်
	မတ်လ ၃၁ ရက်	မတ်လ ၃၁ ရက်
	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း
လစာနှင့် ဆက်စပ်စရိတ်များ		
Spa ဝန်ဆောင်မှုနှင့်သက်ဆိုင်သည့်စရိတ်	၁,၈၉၁	၆၉၄
	၁,၈၉၁	၆၉၄
အခြားစရိတ်များ		
Spa ဝန်ဆောင်မှုနှင့်သက်ဆိုင်သည့်စရိတ်	၁,၃၇၆	၆၀၄
	၁,၃၇၆	၆၀၄
စုစုပေါင်း	၃,၂၆၇	၁,၂၉၈

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၂၄။ အခြားဝင်ငွေ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ဘဏ်မှအတိုးရရှိငွေ	၆၀၇	၂၇၆
အခြား	၄,၀၀၅,၀၅၅	၁,၃၂၅
စုစုပေါင်း	၄,၀၀၅,၆၆၂	၁,၆၀၁

အထက်ဖော်ပြပါ အခြားဝင်ငွေတွင် ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပ်)လီမိတက်၏ ဒါရိုက်တာဖြစ်သူ ဦးဝင်းအောင်မှ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်ရေးအတွက် စိုက်ထည့်ထားသောငွေမှ မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း) ၄,၀၀၀,၀၀၀ ကို ပြန်လည်ရယူခြင်း မပြုပဲ လျှော့ပေါ့ပေးငွေပါဝင်ပါသည်။ (မှတ်စု ၁၉)

၂၅။ အရောင်းနှင့်ဈေးကွက်ရှာဖွေခြင်းကုန်ကျစရိတ်

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
လစာနှင့် ဆက်စပ်စရိတ်များ		
လုပ်ခလစာ	၃၄,၇၃၆	၃၅,၅၉၀
ဝန်ထမ်းအကျိုးခံစားခွင့်	၆၀၃	၂၉၉
	၃၅,၃၃၉	၃၅,၈၈၉
အခြားစရိတ်များ		
ပုံနှိပ်ခြင်းနှင့်စာရေးကိရိယာ	၇၇	၅၁
ကွန်ပျူတာနှင့်ဆက်စပ်ကုန်ကျစရိတ်များ	၁၅၅	၁၂၀
စာပို့ခြင်း၊ တယ်လီဖုန်း၊အီးမေးလ်	၂၈၇	၂၃၀
ဈေးကွက်မြှင့်တင်ရေးစရိတ်	၄၉၀	-
ကြော်ငြာစရိတ်	၃,၆၆၉	၂,၁၄၉
သယ်ယူပို့ဆောင်ရေး	၄၅	၂၆၃
အထွေထွေအသုံးစရိတ်များ	-	၁၅၆
အခြား	၇၇	၃၅၃
	၄,၈၀၀	၃,၃၂၂
စုစုပေါင်း	၄၀,၁၃၉	၃၉,၂၁၁

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၂၆။ စီမံခန့်ခွဲမှုနှင့် အထွေထွေကုန်ကျစရိတ်

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
လစာနှင့် ဆက်စပ်စရိတ်များ		
လုပ်ခလစာ	၅၀၂,၄၈၀	၄၉၄,၁၅၅
ဝန်ထမ်းအကျိုးခံစားခွင့်	၂၈,၅၈၆	၄၂,၃၅၈
	၅၃၁,၀၆၆	၅၃၆,၅၁၃
အခြားစရိတ်များ		
DCA မှကောက်ခံမှုများ	၄၁၆	-
ညောင်ဦးမြို့စည်ပင်သာယာရေးကော်မတီထံသို့ပေးသွင်းသည့် အခွန်အခ	၆,၉၀၀	-
အခန်းငှားရမ်းခ	-	၅၉,၇၅၀
ကွန်ပျူတာနှင့်ဆက်စပ်ကုန်ကျစရိတ်များ	၃,၈၂၀	၆,၈၇၆
ပုံနှိပ်ခြင်းနှင့်စာရေးကိရိယာ	၅,၁၆၂	၃,၇၈၆
စာပို့ခြင်း၊ တယ်လီဖုန်းအိမ်မေးလ်	၄,၂၀၀	၆,၈၂၃
သယ်ယူပို့ဆောင်ရေး	၃၀,၂၈၄	၂၇,၂၉၈
မော်တော်ယာဉ်ကုန်ကျစရိတ်	၁၃,၀၁၄	၈,၉၀၆
ဝန်ဆောင်ခများ	၆၀,၅၆၂	၆၉,၃၄၇
ကြွေးဆုံးလျာထားချက်များ	၅၁၁	(၃,၅၆၅)
လိုဏ်နှင့်အခွန်	၃၇,၁၇၁	၄၉,၀၄၉
အာမခံကြေး	၈၆,၈၅၁	၉၉,၀၄၅
မေတ္တာလက်ဆောင်နှင့် ဖျော်ဖြေရေး	၁,၃၇၁	၁,၁၈၉
နှစ်ပတ်လည်အထွေထွေအစည်းအဝေးစရိတ်	၃,၂၅၇	၂,၉၁၇
ဝန်ဆောင်မှုအတွက်ချီးမြှင့်ငွေ	၃,၉၈၀	၄,၄၆၃
ပြုပြင်ထိန်းသိမ်းစရိတ်	၂,၂၅၀	-
CSR လျာထားချက်	၂၀,၀၀၀	၂၀,၀၀၀
သန့်ရှင်းရေးနှင့်ဆက်စပ်စရိတ်	၁,၄၇၇	၃,၁၃၉
အထွေထွေအသုံးစရိတ်များ	၃,၃၁၆	၁၄,၀၇၂
အခြား	၉,၈၄၅	၃,၄၇၉
	၂၉၄,၃၈၇	၃၇၆,၅၇၄
စုစုပေါင်း	၈၂၅,၄၅၃	၉၁၃,၀၈၇

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၂၇။ အဆောက်အဦးမွမ်းမံထိန်းသိမ်းခြင်းအတွက်ကုန်ကျစရိတ်

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
လစာနှင့် ဆက်စပ်စရိတ်များ		
လုပ်ခလစာ	၄၆,၁၁၀	၄၂,၇၈၆
ဝန်ထမ်းအကျိုးခံစားခွင့်	၇,၀၂၇	၈,၃၈၇
	၅၃,၁၃၇	၅၁,၁၇၃
အခြားစရိတ်များ		
အထောက်အပံ့ပစ္စည်းများ	၉၇၃	၁,၅၂၁
ပုံနှိပ်ခြင်းနှင့်စာရေးကိရိယာ	-	၁၈၄
စာပို့ခြင်း၊ တယ်လီဖုန်း၊ အီးမေးလ်	၁၉၀	၁၉၈
သယ်ယူပို့ဆောင်ရေး	၁၁,၉၄၁	၈,၄၃၉
ပြုပြင်ထိန်းသိမ်းစရိတ်	၇၁,၉၁၂	၈၂,၁၅၂
ဆေးသုတ်ခြင်းနှင့်ပြုပြင်မွမ်းမံခြင်း	၃၉,၆၈၅	၂၆,၆၄၁
ဥယျာဉ်ပန်းမာန် အလှဆင်ခြင်း	၇,၅၃၄	၇,၂၂၆
ရေကူးကန်နှင့်ဆက်စပ်သောစရိတ်	၁၅,၆၂၂	၁၁,၆၉၀
မီးလိုင်း၊ ရေလိုင်းအတွက် ကုန်ကျစရိတ်	၁,၈၆၈	၄၈၇
စွန့်ပစ်ပစ္စည်းများအတွက် ကုန်ကျစရိတ်	၁,၅၆၁	၆၆၁
ဝန်ဆောင်မှုအတွက်ချီးမြှင့်ငွေ	၃,၉၄၅	၂,၅၈၈
အထွေထွေအသုံးစရိတ်များ	၉၄၂	၃၆၅
အခြား	၇,၂၃၆	၄,၁၈၂
	၁၆၃,၄၀၉	၁၄၆,၃၃၄
စုစုပေါင်း	၂၁၆,၅၄၆	၁၉၇,၅၀၇

၂၈။ ရေနံ၊ မီးခွန်နှင့် ဆီဖိုး

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ရေနံ	၈,၈၂၀	၆,၀၆၀
ဓာတ်ဆီနှင့်ဒီဇယ်	၆၃,၁၇၂	၁၂၄,၉၆၆
မီတာခ	၈၆,၂၈၄	၅၀,၆၈၅
စုစုပေါင်း	၁၅၈,၂၇၆	၁၈၁,၇၁၁

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၂၉။ တန်ဖိုးကျခံမှုများ

အမတဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်ဂရ(ပ်)လီမိတက်မှ လုပ်ဆောင်လျက်ရှိသော “Amata Resort and Spa – Ngapali” အပန်းဖြေစခန်းတွင် ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကြောင့် တန်ဖိုးကျခံမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လတွင် တန်ဖိုးကျခံမှုနှုန်းခိုင်ခြေရှိ/မရှိကို သုံးသပ်ခဲ့ရာမှ တန်ဖိုးကျခံမှုများကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။

ပုံသေပိုင်ပစ္စည်း

မြေနှင့်အဆောက်အဦးအသုံးပြုခွင့်

ကျပ်ထောင်ပေါင်း

၈၁,၉၆၈

၁,၂၉၅

၈၃,၂၆၃

လုပ်ငန်း၏ ယခုအခြေအနေကြောင့် လက်ငင်းမဟုတ်သောရပိုင်ခွင့်များ၏ကာလတန်ဖိုးကို ခန့်မှန်း၍မရနိုင်ပါ။ ထို့ကြောင့် ‘Amata Resort and Spa – Ngapali’ ၏ ရပိုင်ခွင့်အုပ်စု (Cash-generating unit) ၏ ပြန်လည်ရရှိနိုင်သောတန်ဖိုး (Recoverable Value)ကို ၎င်းအပန်းဖြေစခန်းမှ ဖြစ်ပေါ်လာမည့် Discounted estimated future net cash flows ဖြင့် တိုင်းတာထားသည့် အသုံးပြုတန်ဖိုး (Value-in-use) ဖြင့် သတ်မှတ်ထားခဲ့ပါသည်။

စီမံအုပ်ချုပ်သူများ အသုံးပြုသော အဓိကယူဆချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	ဘဏ္ဍာနှစ် ၂၆-၂၇	ဘဏ္ဍာနှစ် ၂၇-၂၈	ဘဏ္ဍာနှစ် ၂၈-၂၉	ဘဏ္ဍာနှစ် ၂၉-၃၀	ဘဏ္ဍာနှစ် ၃၀-၃၁
အခန်း ငှားရမ်းနိုင်မှုနှုန်း	-	-	၄၁.၅%	၄၁.၅%	၄၁.၅%
ဝင်ငွေတိုးနှုန်း (နှစ်စဉ်တိုးနှုန်း ရာခိုင်နှုန်း)	-	-	-	၈%	၈%
အခန်းငှားရမ်းခဈေး တိုးနှုန်း (တစ်နှစ်တာ တိုးနှုန်း ရာခိုင်နှုန်း)	-	-	-	၈%	၈%

ခန့်မှန်းခြေ ငွေကြေးတန်ဖိုးပြောင်းလဲနှုန်း	၂၄%	၁၆%	၁၃%	၁၃%	၁၃%
Pre-tax discount rate	၁၅%				
ရေရှည်တိုးတက်မှုနှုန်း	၁၀%				

အထက်ဖော်ပြပါ အဓိကယူဆချက်တစ်ခုစီ၏ တန်ဖိုးကိုသတ်မှတ်ရန် စီမံအုပ်ချုပ်သူများမှအောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။

ယူဆချက်များ	တန်ဖိုးသတ်မှတ်ခြင်းနည်းလမ်းများ
အခန်းငှားရမ်းနိုင်မှုနှုန်း	စီမံအုပ်ချုပ်သူများသည် ရခိုင်ပြည်နယ်ရှိ လုပ်ငန်းလည်ပတ်မှု ပတ်ဝန်းကျင်အပေါ် နောက်ဆုံးအကဲဖြတ်ချက်ကို အခြေခံ၍ ယင်းတို့၏ ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ထားပါသည်။ အပန်းဖြေစခန်းကို ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်မည် မဟုတ်ဟု ခန့်မှန်းထားသဖြင့် ယင်းကာလအတွက် အခန်းငှားရမ်းမှုနှင့် လုပ်ငန်းဝင်ငွေများကို ခန့်မှန်းထားခြင်း မရှိပါ။ ၂၀၂၈-၂၉ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားချက်အရ ဈေးကွက်ပြန်လည်ဦးမော့လာမှု၊ ယခင်လုပ်ငန်းဆောင်ရွက်နိုင်ခဲ့သည့် မှတ်တမ်း များနှင့် လက်ရှိစီးပွားရေး

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

	မျှော်မှန်းချက်များအပေါ် အခြေခံ၍ ပျမ်းမျှအခန်း ငှားရမ်းနိုင်မှုနှုန်းကို ၄၁.၅% ရှိမည်ဟု စီမံအုပ်ချုပ်သူများက မျှော်မှန်းထားပါသည်။
ဝင်ငွေတိုးနှုန်း (နှစ်စဉ်တိုးနှုန်း)	အပန်းဖြေစခန်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ် လုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ဟု စီမံအုပ်ချုပ်သူများမှ ယူဆထားသောကြောင့် နှစ်စဉ် ၈% တိုးတက်မည်ဟု မျှော်မှန်းထားပါသည်။
အခန်းဈေးနှုန်း တိုးနှုန်း	အပန်းဖြေစခန်း ပြန်လည်ဖွင့်လှစ်ပြီးနောက် မှန်းဆထားသော ငွေကြေးဖောင်းပွမှု နှင့် မျှော်မှန်းထားသော ဈေးကွက်အခြေအနေများကို ထည့်သွင်းစဉ်းစား၍ အခန်းခနှုန်းထားများသည် နှစ်စဉ် ၈% တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။
လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ	ပြန်လည်ဖွင့်လှစ်ပြီးနောက် အပန်းဖြေစခန်း၏ မျှော်မှန်းထားသော လုပ်ငန်း လည်ပတ်မှုဖွဲ့စည်းပုံအပေါ် အခြေခံ၍ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များကို ခန့်မှန်းထားပြီး ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်များကိုလည်း ထည့်သွင်းချိန်ညှိ ထားပါသည်။ လုပ်ငန်းရပ်နားထားသည့်ကာလအတွင်း ပိုင်ဆိုင်မှုများ ပျက်စီးမှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် မရှိမဖြစ် လိုအပ်သော စရိတ် များကိုသာ ငွေသားစီးဆင်းမှု ခန့်မှန်းချက်များတွင် ထည့်သွင်း ထားပါသည်။
အဆောက်အဦး ပြုပြင်မွမ်းမံ ကုန်ကျစရိတ်	အပန်းဖြေစခန်းလုပ်ငန်းများ ပြန်လည်မစတင်မီ ကြီးမားသော ပြုပြင်မွမ်းမံမှုနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်ရမည်ဟု စီမံ အုပ်ချုပ်သူများက မျှော်မှန်းထားပါသည်။ ယင်းခန့်မှန်းချက်တွင် လုပ်ငန်း၏ ပိုင်ဆိုင်မှုများအား ပုံမှန်လည်ပတ်နိုင်သော အခြေအနေသို့ ပြန်လည်ရောက်ရှိ စေရန် လိုအပ်သည့် ခန့်မှန်းကုန်ကျစရိတ်များ ပါဝင်ပါသည်။
ငွေကြေးတန်ဖိုးပြောင်းလဲနှုန်း	ခန့်မှန်းချက်တွင် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် ၂၄%၊ ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ် အတွက် ၁၆% နှင့် ၂၀၂၈-၂၉ ဘဏ္ဍာရေးနှစ်မှစ၍ ၁၃% ငွေကြေးတန်ဖိုးပြောင်းလဲနှုန်းကိုအသုံးပြုထားပါသည်။ ယင်းယူဆချက်များ သည် မျှော်မှန်းထားသော မက်ခရို စီးပွားရေး အခြေအနေများအပေါ် စီမံ အုပ်ချုပ်သူများ၏ ဆန်းစစ်ချက်ကို အခြေခံ ထားပြီး ခန့်မှန်းထားသော လုပ်ငန်း လည်ပတ်မှု ကုန်ကျစရိတ်များနှင့် အနာဂတ် ငွေသားစီးဆင်းမှုများ(Future Cash Flows)တွင် ထင်ဟပ်စေပါသည်။
လျှော့တွက်နှုန်းနှင့် ရေရှည်တိုးတက်မှုနှုန်း	အသုံးပြုမှုတန်ဖိုး (Value in Use) တွက်ချက်ရာတွင် pre-tax discount rate ၁၅% နှင့် long-term growth rate ၁၀% ကို အသုံးပြုထားပါသည်။ စီမံအုပ်ချုပ် သူများသည် CGU နှင့် သက်ဆိုင်သောသီးခြား ဆုံးရှုံးနိုင်ခြေများနှင့် မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ၏ ရေရှည်အလားအလာတို့ကို ထည့်သွင်းစဉ်းစား ထားသည့် သင့်လျော်သောနှုန်းထားများဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။

၃၀။ နိုင်ငံခြားငွေလဲလှယ်နှုန်း ခြားနားချက်များ

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ်
မတ်လ ၃၁ ရက်
ကျပ်ထောင်ပေါင်း

၂၀၂၅ ခုနှစ်
မတ်လ ၃၁ ရက်
ကျပ်ထောင်ပေါင်း

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

၃၁။ အတိုးစရိတ်

အသေးစိတ်ကို အောက်တွင်ဖော်ပြထားပါသည်။

	၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက် ကျပ်ထောင်ပေါင်း
ကာလတိုချေးငွေ	၄,၈၀၀	၄,၈၀၀
IFCချေးငွေ	၂,၉၄၆,၀၃၇	၂,၈၀၀,၅၁၀
နှစ်ရှည်မြေငှားရမ်းခြင်းအတွက်အတိုး	၁၅၈,၅၅၁	၁၅၀,၆၈၅
စုစုပေါင်း	၃,၁၀၅,၃၈၈	၂,၉၅၅,၉၉၅

ယခုနှစ် မြေနှင့် အဆောက်အဦး အသုံးပြုခွင့်အတွက်ပေးရန်တာဝန်အပေါ်ပေးချေရမည့် အတိုးစရိတ်ထဲတွင် Amata Resort and Spa (Andaman) ဟိုတယ်၏ မြေနှင့် အဆောက်အဦး အသုံးပြုခွင့်အတွက်ပေးရန်တာဝန်နှင့် ဆက်စပ်သော အတိုးစရိတ်-မြန်မာကျပ်ငွေ(ကျပ်ထောင်ပေါင်း) ၅၉,၉၇၆ ပါဝင်နေပါသည်။

၃၂။ ဘဏ္ဍာရေးအရမဟုတ်သောရပိုင်ခွင့်များ တန်ဖိုးကျခြင်း

ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးအရမဟုတ်သောရပိုင်ခွင့်များ၏ သယ်ဆောင်တန်ဖိုးကို တန်ဖိုးကျစေနိုင်သည့် ညွှန်းကိန်းများ ရှိ/မရှိ ဆုံးဖြတ်ရန် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်နေ့တွင် ပြန်လည်သုံးသပ်သင့်ပါသည်။ အကယ်၍ ထိုသုံးသပ်မှုတွင် တန်ဖိုးကျနိုင်သည့်အခြေအနေရှိပါက ထိုရပိုင်ခွင့်၏ ပြန်လည်ရရှိနိုင်သောပမာဏကို ခန့်မှန်းသတ်မှတ်ပါသည်။ ထိုရပိုင်ခွင့်၏ သယ်ဆောင်တန်ဖိုး သို့မဟုတ် ယင်းနှင့် ဆက်စပ်နေသော **ရပိုင်ခွင့်အုပ်စု (Cash-generating unit)** ၏ သယ်ဆောင်တန်ဖိုးသည် ပြန်လည်ရရှိနိုင်သော ခန့်မှန်းပမာဏထက် ကျော်လွန်နေပါက တန်ဖိုးကျဆုံးရှုံးမှုအဖြစ် စာရင်းဖော်ပြပါသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုမ္ပဏီအုပ်စုသည် ဟိုတယ်အားလုံးကို တန်ဖိုးကျဆုံးရှုံးနိုင်ခြေရှိ/မရှိကို သုံးသပ်ခဲ့ရာ Amata Garden Resort-Inle, Amata Garden Resort- Bagan, My Bagan Residence by Amata, Amata Resort and Spa (Andaman) တို့သည် ဆုံးရှုံးနိုင်ခြေမရှိကြောင်း သုံးသပ်ထားပါသည်။

၃၃။ ငွေသားစီးဆင်းမှု ခန့်မှန်းချက်၏ ဖွဲ့စည်းပုံနှင့် အနာဂတ်ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းချက်အလက်များ

ငွေသားစီးဆင်းမှုခန့်မှန်းချက်များသည် စီမံအုပ်ချုပ်သူများ၏ အကောင်းဆုံး ခန့်မှန်းချက်များနှင့် အဓိကယူဆချက်များအပေါ် အခြေခံ၍ ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ပြီး၊ ယင်းယူဆချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။

- ကုမ္ပဏီအုပ်စု၏ ဟိုတယ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီး တိုးတက်လာမည်ဟု မျှော်မှန်းချက်၊
- အခန်းငှားရမ်းနိုင်မှုနှုန်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာမည်ဟု မျှော်မှန်းချက်၊
- ကုမ္ပဏီအုပ်စု၏ ဧည့်ဝန်ဆောင်မှုလုပ်ငန်းမှ ဝင်ငွေများ တိုးတက်လာမည်ဟု ခန့်မှန်းချက်။
- ကုန်ကျစရိတ်ထိန်းချုပ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုထိရောက်မှုရှိရေး အစီအစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်စီစဉ်ထားမှု၊
- ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို ကြိုတင်ခန့်မှန်းတွက်ချက်မှု၊
- ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကို သတ်မှတ်အချိန်ဇယားအတိုင်း ပေးဆပ်ရန် လျာထားချက်နှင့်
- လိုအပ်ပါက ဒါရိုက်တာများထံမှ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆက်လက်ရရှိနိုင်မှု။

အဆိုပါ ခန့်မှန်းတွက်ချက်မှုတွင် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း ("IFC") နှင့် ချုပ်ဆိုထားသော Debt Resolution Agreement အရ ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကို ပြန်လည်ဖွဲ့စည်းပြင်ဆင်ခြင်းနှင့် ဖြေရှင်း

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

- ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကို သတ်မှတ်အချိန်ဇယားအတိုင်း ပေးဆပ်ရန် လျာထားချက်နှင့်
- လိုအပ်ပါက ဒါရိုက်တာများထံမှ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆက်လက်ရရှိနိုင်မှု။

အဆိုပါ ခန့်မှန်းတွက်ချက်မှုတွင် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း ("IFC") နှင့် ချုပ်ဆိုထားသော Debt Resolution Agreement အရ ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကို ပြန်လည်ဖွဲ့စည်းပြင်ဆင်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်းတို့အပြင် လိုအပ်ပါက ဒါရိုက်တာများထံမှ ရန်ပုံငွေရရှိမည်ဟု မျှော်မှန်းထားသော ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများကိုလည်း ထည့်သွင်းစဉ်းစားထားပါသည်။

အထက်ဖော်ပြပါ ခန့်မှန်းချက်များနှင့် ယူဆချက်များအပေါ် အခြေခံ၍ ဒါရိုက်တာများက ကုမ္ပဏီအုပ်စုသည် မျှော်မှန်းနိုင်သော အနာဂတ်ကာလအတွင်း ကျရောက်လာမည့် ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကို သတ်မှတ်ချိန်တွင် ပေးဆပ်နိုင်ရန် လုံလောက်သော ငွေသားစီးဆင်းမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး သင့်တော်သောငွေကြေးလည်ပတ်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု သုံးသပ်ကောက်ချက်ချထားပါသည်။

လုပ်ငန်းအုပ်စု၏ ငါးနှစ်တာ ငွေသားစီးဆင်းမှု ခန့်မှန်းချက်အကျဉ်းချုပ်ကို အောက်တွင် ဖော်ပြထားပါသည်။

Amata Hotel Group

Cash Flow Projection Structure (Yearly)

Category	FY 31-Mar-2028	FY 31-Mar-2029	FY 31-Mar-2030	FY 31-Mar-2031	FY 31-Mar-2032
Opening Cash Balance	70,556,075	1,762,143,477	8,241,128,365	15,749,333,813	23,900,640,983
Cash Inflows					
Cash receipt from operation	14,445,002,000	18,712,211,000	21,048,166,000	23,586,789,000	26,684,569,000
Total Inflows	14,445,002,000	18,712,211,000	21,048,166,000	23,586,789,000	26,684,569,000
Cash Outflows					
Pay roll and staff related	(2,619,336,000)	(2,740,174,000)	(2,867,886,000)	(3,011,159,000)	(3,163,028,591)
Finance and Admin & General	(1,824,944,000)	(2,178,443,000)	(2,523,894,000)	(2,884,955,000)	(2,887,674,000)
Sales and Marketing	(266,085,000)	(309,511,000)	(355,676,000)	(406,474,000)	(398,153,546)
Operation Expenses and COGS	(3,363,701,000)	(3,906,963,000)	(4,412,999,000)	(5,193,664,000)	(5,676,684,000)
Utilities Cost	(594,383,000)	(618,860,000)	(643,350,500)	(670,799,500)	(814,688,000)
Maintenance and Renovation	(998,884,000)	(1,161,836,000)	(1,134,929,000)	(1,341,616,000)	(1,506,721,000)
Income Tax Paid	(838,412,598)	(1,317,439,112)	(1,601,226,053)	(1,926,814,330)	(2,297,294,102)
Others, AP, Due to Director	(2,247,669,000)				
Total Outflows	(12,753,414,598)	(12,233,226,112)	(13,539,960,553)	(15,435,481,830)	(16,744,243,240)
Net Cash Flow	1,691,587,402	6,478,984,888	7,508,205,447	8,151,307,170	9,940,325,760
Closing Cash Balance	1,762,143,477	8,241,128,365	15,749,333,813	23,900,640,983	33,840,966,742

ငါးနှစ်တာငွေသားစီးဆင်းမှု ခန့်မှန်းချက်အရ ခန့်မှန်းတွက်ချက်ထားသော ကာလတစ်လျှောက် အပြုသဘောဆောင်သော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ငွေသားစီးဆင်းမှုများနှင့် တိုးတက်ကောင်းမွန်လာသော ငွေသားလက်ကျန် အခြေအနေ တို့ကို တွေ့ရှိရပါသည်။

သို့ရာတွင် အဆိုပါခန့်မှန်းချက်များသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များနှင့် အခြေအနေများအပေါ် အခြေခံထားသဖြင့် လက်တွေ့ဖြစ်ပေါ်လာသော ရလဒ်များသည် ခန့်မှန်းထားသည့် ရလဒ်များနှင့် ကွဲပြားနိုင်ပါသည်။ ယင်းကွဲပြားမှုများသည် စီးပွားရေးအခြေအနေ ပြောင်းလဲမှုများ၊ ဈေးကွက်လိုအပ်ချက်၊ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူလာမှု အခြေအနေ၊ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် လုပ်ငန်းအုပ်စု၏ ထိန်းချုပ်နိုင်စွမ်းအပြင်ဘက်ရှိ အခြားအကြောင်းအချက်များကြောင့် ဖြစ်ပေါ်လာနိုင်ပါသည်။

၃၄။ ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများအားစီမံခန့်ခွဲခြင်း

ကုမ္ပဏီအုပ်စု၏ ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများအားစီမံခန့်ခွဲခြင်းမူဝါဒသည် ကုမ္ပဏီအုပ်စု၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်သော ဘဏ္ဍာရေးအရင်းအမြစ်များ ရရှိနိုင်မှုကို သေချာစေရန် ဖြစ်ပါသည်။ ထို့ပြင် ကုမ္ပဏီအုပ်စု၏ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲမှုများကို အလေးထားဆောင်ရွက်ပါသည်။ ကုမ္ပဏီအုပ်စုက ရင်ဆိုင်နေရသော

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

အတိုးနှုန်းကြောင့်ဖြစ်ပေါ်လာသောဆုံးရှုံးနိုင်ခြေ

ကုမ္ပဏီအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ယူနိုက်တက်အင်တာနေရှင်နယ်ဂရု(ပဲ)လီမိတက်သည် ပြောင်းလဲနိုင်သော အတိုးနှုန်းဖြင့် ချေးငွေသဘောတူစာချုပ်ကို နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်း (IFC) နှင့်ချုပ်ဆိုခဲ့ပါသည်။

ကုမ္ပဏီအုပ်စုသည် ဈေးကွက်အခြေအနေ ပြောင်းလဲမှုအပေါ်မူတည်၍ အနာဂတ်တွင် အတိုးနှုန်းမြင့်မားလာနိုင်သည် ကိစ္စရပ်များကို ရင်ဆိုင်ရနိုင်ပါသည်။ အတိုးနှုန်းကြောင့်ဖြစ်ပေါ်လာသောဆုံးရှုံးနိုင်ခြေသည် ကုမ္ပဏီအုပ်စု၏ ငွေသားစီးဆင်းမှု၊ အမြတ်နှင့် ဘဏ္ဍာရေးစီမံကိန်းများကို အကျိုးသက်ရောက်စေနိုင်ပါသည်။ ထိုဆုံးရှုံးနိုင်ခြေကိုကာကွယ်ရန်အတွက် စီမံခန့်ခွဲမှုအဖွဲ့က (၆)လ တစ်ကြိမ် ပြန်လည်သုံးသပ်ပါသည်။

ငွေဖြစ်လွယ်မှု နှင့် ငွေသားစီးဆင်းမှု ဆုံးရှုံးနိုင်ခြေ

ငွေသားစီးဆင်းမှုအတက်အကျကွာဟမှု လျော့နည်းစေရန်နှင့် လုပ်ငန်းအတွက်လိုအပ်ပါက ငွေကြေးထောက်ပံ့နိုင်ရန် ဒါရိုက်တာများက လုံလောက်သည်ဟု ယူဆသော ဘဏ်လက်ကျန်ပမာဏတစ်ခုကို ထားရှိပြီး ကုမ္ပဏီအုပ်စုမှ စောင့်ကြည့်ပါသည်။

လုပ်ငန်းဆောင်ရွက်မှုနှင့် သက်ဆိုင်သော ဆုံးရှုံးနိုင်ခြေ

လုပ်ငန်းဆောင်ရွက်မှုနှင့် သက်ဆိုင်သောဆုံးရှုံးနိုင်ခြေများသည် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းသဘောသဘာဝအရတည်ရှိနေသော ဆုံးရှုံးနိုင်ခြေဖြစ်ပါသည်။ ထိုဆုံးရှုံးနိုင်ခြေသည် ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုများ၊ လုပ်ငန်းစဉ်များ သို့မဟုတ် ထိုလုပ်ငန်းများကို ထောက်ပံ့သောစနစ်များတွင် မအောင်မြင်သောကြောင့် ငွေကြေးဆုံးရှုံးမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နိုင် သည်။

လုပ်ငန်းဆောင်ရွက်မှုနှင့်သက်ဆိုင်သောဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲရေး၏ ရည်မှန်းချက်မှာ ကုမ္ပဏီအုပ်စု၏လက်ခံနိုင်သော ဆုံးရှုံးမှုဘောင်အတွင်း စရိတ်နှင့်ဖြစ်ပေါ်လာနိုင်သောဆုံးရှုံးမှုတို့ကို ဟန်ချက်ညီစေရန်နှင့် ကုမ္ပဏီအုပ်စု၏ စီမံခန့်ခွဲမှုတို့ကို တသမတ်တည်းရှိစေရန်ရည်ရွယ်ပါသည်။

လုပ်ငန်းဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဆုံးရှုံးနိုင်ခြေများကို အပြီးတိုင်ဖယ်ရှား၍ မရနိုင်သည့်အပြင် ထိုဆုံးရှုံးနိုင်မှုများကို လျော့ချရန်ကုန်ကျမည့်စရိတ်သည် ရရှိမည့်အကျိုးအမြတ်ထက်များနိုင်ကြောင်း အသိအမှတ်ပြုပါသည်။ ထို့ကြောင့် ကုမ္ပဏီအုပ်စုသည် စီးပွားရေးဆက်လက်လုပ်ကိုင်နိုင်ရေး စီမံခန့်ခွဲမှုနှင့် မတော်မဆဖြစ်ရပ်များစီမံခန့်ခွဲမှု စသည့် ဆုံးရှုံးနိုင်ခြေများကိုစီမံခန့်ခွဲမှုနှင့် လျော့ပါးစေရေးများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီအုပ်စု၏ ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှုနည်းဗျူဟာများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားဖြည့်သည့်အနေဖြင့် ဖြစ်ပေါ်လာသောအန္တရာယ်များအပေါ် သီးခြားလွတ်လပ်သောစစ်ဆေးမှုကို ဌာနတွင်းစာရင်းစစ်အဖွဲ့က ဆောင်ရွက်ပါသည်။

ဥပဒေရေးရာနှင့်သက်ဆိုင်သော ဆုံးရှုံးနိုင်ခြေ

ဥပဒေရေးရာနှင့်သက်ဆိုင်သောဆုံးရှုံးနိုင်ခြေမှာ ကုမ္ပဏီအုပ်စု၏ စီးပွားရေးလှုပ်ရှားမှုများသည် မရည်ရွယ်ထားသော (သို့) မျှော်လင့်မထားသောဥပဒေဆိုင်ရာရလဒ်များနှင့် ရင်ဆိုင်ရခြင်းတို့ဖြစ်ပါသည်။ ၎င်းတွင်အောက်ပါအချက်များ ပါဝင်ပါသည်-

- စာရွက်စာတမ်းမှတ်တမ်းများ မလုံလောက်ခြင်း၊ ဥပဒေရေးရာ သို့မဟုတ် စည်းမျဉ်းစည်းကမ်းအားနည်းခြင်း၊ မိတ်ဖက်အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်အာဏာမလုံလောက်ခြင်းနှင့် တရားဝင်မှုနှင့်ပတ်သက်၍ မသေချာခြင်း သို့မဟုတ် မိတ်ဖက်အဖွဲ့အစည်း၏ မိတ်ဖက်ပျက်ကွက်မှုတွင် စာချုပ်၏တရားဝင်မှု သို့မဟုတ် ခိုင်ခံ့မှုနှင့်ပတ်သက်၍ မသေချာခြင်း၊
- တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာ ငွေဒဏ်သို့မဟုတ်ပြစ်ဒဏ် ဖြစ်စေနိုင်သည့် ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း သို့မဟုတ် ချိုးဖောက်ရန်အလားအလာရှိခြင်း၊
- ကုမ္ပဏီ၏ပိုင်ဆိုင်မှုကို ကာကွယ်ရန်ပျက်ကွက်ခြင်းနှင့်
- တရားစွဲဆိုခြင်း သို့မဟုတ် အငြင်းပွားမှုကို ဦးတည်စေသည့်လုပ်ရပ်များနှင့်အခြားသောဖြစ်ရပ်များ အပါအဝင် အရပ်ဘက်တောင်းဆိုမှုများ ဖြစ်လာနိုင်ခြင်း

အမတ်ဟိုး(လ်)ဒင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီများ

မှတ်ပုံတင်အမှတ် - ၁၀၀၄၅၆၁၂၅

စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ကုမ္ပဏီသည်၎င်း၏ဌာနတွင်းနှင့် ပြင်ပဥပဒေရေးရာအကြံပေးများ၏ ထိရောက်သောအကြံပေးမှုများဖြင့် ဥပဒေဆိုင်ရာနှင့် သက်ဆိုင်သောဆုံးရှုံးနိုင်ခြေများကို သတ်မှတ်၍ ယင်းတို့ကိုစီမံခန့်ခွဲသည်။

အခွန်ဆိုင်ရာနှင့် သက်ဆိုင်သောဆုံးရှုံးနိုင်ခြေ

အခွန်ဆိုင်ရာနှင့်သက်ဆိုင်သောဆုံးရှုံးနိုင်ခြေသည် အခွန်ကောက်ခံမှုနှုန်း(သို့)ဥပဒေပြောင်းလဲမှုတို့နှင့်ဆက်စပ်နေသည့် သို့မဟုတ် အခွန်ကောက်ခံနှုန်းနှင့်ပတ်သက်၍ ဥပဒေကိုလွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှု သို့မဟုတ် အခွန်တိုးမြှင့်ကောက်ခံမှုများဖြစ်သည်။

၃၅။ နှိုင်းယှဉ်ဖော်ပြချက်များ

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသောနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများပါ ကိန်းဂဏန်းအချက်အလက်များကို ယှဉ်တွဲ ဖော်ပြထားပါသည်။

၃၆။ ဘဏ္ဍာရေးရှင်းတမ်းများထုတ်ပြန်ရန်ခွင့်ပြုချက်

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသောနှစ်အတွက် စုပေါင်းဘဏ္ဍာရေးရှင်းတမ်းများကိုထုတ်ဝေရန် ဒါရိုက်တာများ အဖွဲ့မှ ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။